

សេចក្តីកម្រិត
AWIG-AWIG
ក្រុមសេចក្តីសេចក្តី
DESA ADAT BATULUMBANG



ខេត្តសេរីរដ្ឋបាល
KECAMATAN SELEMADEG
ខេត្តបាឡិកាតាន
KABUPATEN TABANAN
ប្រទេសបាលី
PROVINSI BALI
ឆ្នាំ ២០២៥
TAHUN 2025



ប្រតិទិនធម្មនុញ្ញសហគមន៍ភូមិភាគខេត្តបាតុលូមប្រុង

TETINASAN NYASA LAN SESANTI DÉSA ADAT BATULUMBANG

៧ ឃុំ ឃុំភូមិភាគខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង

(1) Sibeh Bucu Lima, mateges :

៧ ឃុំ ឃុំភូមិភាគខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង

ha. Désa Adat Batulumbang mapikukuh antuk Pancasila, Dasar
ប្រតិទិនធម្មនុញ្ញសហគមន៍ភូមិភាគខេត្តបាតុលូមប្រុង

miwah Darsanan Jagat Republik Indonesia;

៧ ឃុំ ឃុំភូមិភាគខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង

na. Sajeroning nyungkemin Agama Hindu, Krama Desa Adat
ឃុំភូមិភាគខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង

Batulumbang mapikukuh antuk Panca Sradhā.

៧ ឃុំ ឃុំភូមិភាគខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង

(2) Ongkara Jeroning Padma Asta Dala:

៧ ឃុំ ឃុំភូមិភាគខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង

ha. Ongkara mateges :Krama Désa Adat Batulumbang, tan mari
ឃុំភូមិភាគខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង

nyungkemin miwah nginggilang Agama Hindu, astithi bakti ring
ឃុំភូមិភាគខេត្តបាតុលូមប្រុង ខេត្តបាតុលូមប្រុង

Ida Sang Hyang Widhi Wasa;

၈၂။ ဟန္တုဟန္တုဗဟုဗဟု ဟိတိတိမိဒိ ဣတုတုတုတုတုတုတု

na. Padma Asta Dala, mateges : Krama Desa Adat Batulumbang,
ဗဟိတိတုတုတုတုတုတုတုတုတုတုတုတုတုတု

masinggihanAsta Aiswaryan Ida Sang Hyang Widhi: Anima,
ဟိတိတုတုတုတုတုတုတုတုတုတုတုတု

Laghima, Mahima, PraptiPrakamya, Isitwa, Wasitwa miwah
ဟိတုတုတုတုတုတုတုတုတုတုတုတုတု

Yatrakamawasayitwa. Tios ring punika sajeroning ngupadi
ဟိတုတုတုတုတုတုတုတုတုတုတုတု

patitis Desa Adat Batulumbang, Prajuru Desa Adat Batulumbang
ဗဟိတုတုတုတုတုတုတုတုတုတုတု

mapagamel antuk Asta Brata : Indra Brata, Surya Brata, Candra
တုတုတုတုတုတုတုတုတုတုတုတု

Brata, YamaBrata, Bayu Brata, Kuwera Brata, Agni Brata miwah
တုတုတုတုတု

Baruna Brata.

၉၂။ သဗြဟ္မာဟိတိတိမိဒိတုတုတုတုတုတု

(3) Cakra mateges senjata anggen ngicalang kekawonan;

၉၃။ ဟိတုတုတုတုတုတုတုတုတုတုတုတု

(4) Padi lan Kapas merante tiga mateges: sajeroning ngupadi patitis Desa
ဗဟိတုတုတုတုတုတုတုတုတုတု

Adat Batulumbang, Krama Desa Adat Batulumbang , tan mari

ព្រឹទ្ធិស្ថានប្រឹក្សាជាតិ : បុគ្គលិក ប្រតិបត្តិការបណ្តុះបណ្តាល

Nglimbakang Tri Bhoga : Bhoga, Upabhoga miwah Paribhoga
បិទស្ថានប្រឹក្សាជាតិបណ្តុះបណ្តាល

minakadi Sandang Pangan miwah Papan;

១១ ការប្រើប្រាស់ប្រតិបត្តិការបណ្តុះបណ្តាលបណ្តុះបណ្តាល

(5) Batu inggih punika pinaka aran Banjar Adat Batulumbang;

៤១ បណ្តាញប្រតិបត្តិការបណ្តុះបណ្តាលបណ្តុះបណ្តាល

(6) Payuk utawi tempayan pinaka aran Banjar Adat Payan;

៧១ ការប្រើប្រាស់ប្រតិបត្តិការបណ្តុះបណ្តាលបណ្តុះបណ្តាល

(7) Toyo mateges Desa Adat Batulumbang kawentenannyane ring sisin
ស្ថានប្រឹក្សាជាតិ

segara;

៥១ បិទស្ថានប្រឹក្សាជាតិបណ្តុះបណ្តាលបណ្តុះបណ្តាល

(8) Pita medaging warna Merah Putih pinaka Bendera Negara Indonesia taler
បិទស្ថានប្រឹក្សាជាតិបណ្តុះបណ្តាលបណ្តុះបណ្តាល

mateges Desa Adat Batulumbang wanen sangkaning patut antuk manah
ស្ថានប្រឹក្សាជាតិ

suci.

ភារិយោបិបិបិ
DAGING AWIG-AWIG
កុមារយោបិបិបិ
Désa Adat Batulumbang

គ្រឹះស្ថាន.....	៧
Kulit Buku.....	i
ប្រែប្រួលនៃសេចក្តីសម្រេចកុមារយោបិបិបិ.....	៧
Tetinasan Nyasa Lan Sesanti Desa Adat Batulumbang.....	i
ភារិយោបិបិបិ.....	៩
Daging Awig-Awig.....	iv
យុទ្ធសាស្ត្រ.....	៧
Murda Cita.....	8
ឆ្នាំ ៧៧ សេចក្តី ប្រើប្រាស់ ប្រើប្រាស់ ប្រើប្រាស់.....	៧
Sargah I ARAN, WAWIDANGAN, TIPE MIWAH STATUS DÉSA ADAT I	
ឆ្នាំ ៧៧ ប្រើប្រាស់ ប្រើប្រាស់.....	១១
Sargah II PAMIKUKUH LAN PETITIS	3
ឆ្នាំ ៧៧ ភារិយោបិបិបិ ប្រើប្រាស់ ប្រើប្រាស់.....	
Sargah III AWIG-AWIG, PARAREM, MIWAH PERATURAN LAIN DÉSA	
សេចក្តី.....	៩
ADAT	4
ប្រើប្រាស់ ៧៧ ប្រើប្រាស់ ប្រើប្រាស់.....	៩
Palet 1 Indik Awig-Awig Désa Adat	4
ប្រើប្រាស់ ៧៧ ប្រើប្រាស់ ប្រើប្រាស់.....	៩
Palet 2 Indik Pararem Désa Adat.....	5
ប្រើប្រាស់ ៧៧ ប្រើប្រាស់ ប្រើប្រាស់.....	៤
Palet 3 Indik Uger-Uger Tiosan Desa Adat	6
ឆ្នាំ ៧៧ ប្រើប្រាស់ ប្រើប្រាស់.....	៧
Sargah IV SUKRETA TATA PARAHYANGAN DÉSA ADAT	7
ប្រើប្រាស់ ៧៧ ប្រើប្រាស់ ប្រើប្រាស់.....	៧
Palet 1 Indik Prahyanan Désa Adat	7

	បញ្ជី ១ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៥
	Palet 2 Indik Kasukretan Kahyangan	8
	បញ្ជី ២ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៧០
	Palet 3 Indik Ngwagun Kahyangan	10
	បញ្ជី ៣ ហិរញ្ញវត្ថុស្រែក្រៅ.....	៧៧
	Palet 4 Indik Yadnya.....	11
ឆ្នាំ១៩១១	ស្រូវស្រែក្រៅបញ្ជីបញ្ជីស្រូវស្រែក្រៅ.....	៧៧
Sargah V	SUKRETA TATA PAWONGAN DÉSA ADAT	27
	បញ្ជី ៧ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៧៧
	Palet 1 Indik Pawongan Désa Adat.....	27
	បញ្ជី ៨ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៣១
	Palet 2 Indik Tata Pemerintahan Désa Adat	35
	បញ្ជី ៩ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៤១
	Palet 3 Indik Lembaga Pengambil Keputusan.....	45
	បញ្ជី ១០ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៤៧
	Palet 4 Indik Lembaga Adat	51
	បញ្ជី ១១ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៤៤
	Palet 5 Indik Kulawarga	66
ឆ្នាំ១៩១២	ស្រូវស្រែក្រៅបញ្ជីបញ្ជីស្រូវស្រែក្រៅ.....	៧៥
Sargah VI	SUKRETA TATA PALEMAHAN DÉSA ADAT.....	78
	បញ្ជី ៧ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៧៥
	Palet 1 Indik Tanah Miwah Lingkungan Alam Désa Adat.....	78
	បញ្ជី ៨ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៧៥
	Palet 2 Indik Karang Miwah Tegal.....	78
	បញ្ជី ៩ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៧៧
	Palet 3 Indik Wawangunan, Wawalungan Miwah Papayonan.....	81
	បញ្ជី ១០ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៧៩
	Palet 4 Indik Wewidangan Desa Adat	85
ឆ្នាំ១៩១៣	បញ្ជីបញ្ជីស្រូវស្រែក្រៅ.....	
Sargah VII	PADRUWEN UTSAHA, MIWAH PENGANGGARAN DESA ស្រូវស្រែក្រៅ.....	៧៥
	ADAT	87
	បញ្ជី ៧ ហិរញ្ញវត្ថុស្រូវស្រែក្រៅ.....	៧៥
	Palet 1 Indik Padruen Désa Adat	87

ឯកសារ ក្របខណ្ឌ បឋមប្រតិបត្តិ ៧០៩

Sargah XIII PAMUPUT 104

ក្របខណ្ឌ

LEPIHAN

៧ ក្របខណ្ឌប្រតិបត្តិការសេដ្ឋកិច្ច ៧០៥

1. Peta Wewidangan Désa Adat 108

៨ ក្របខណ្ឌប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាពសេដ្ឋកិច្ច ៧០៧

2. Prawartaka Perumus miwah Panyuratan Awig-Awig Désa Adat 109

MURDA CITA

Om Swastiastu

Om Swastiastu,

Om Awighnamastu Namō Siddham,

Om Awighnamastu Namō Siddham,

សិរ្សន្តរ្តិយំបុប្ផាបុប្ផិយំវិសេវិវិបត្តាធានា

Sembah bhakti miwah pangastawan titiang majeng ring paduka bhatara-
ធានាវិសិរ្សន្តរ្តិយំវិសេវិវិបត្តាធានាធានា

bhatari sesuwunan titiang sami, riantukan wantah malarapan
បាញ្ញិវិវិសេវិវិបត្តាធានាធានាធានា

panghyangning kalih paswecan Ida Sang Hyang Widhi Wasa asung kerta
បាញ្ញិវិវិសេវិវិបត្តាធានាធានាធានា

waranugraha ngrestiti jagat, jangkep rawuhing sadagingnya sami,
ធានាវិសិរ្សន្តរ្តិយំបុប្ផាបុប្ផិយំវិសេវិវិបត្តាធានា

mawinan wenten kahuripan sekala niskala ring bhuwana agung miwah
វិសិរ្សន្តរ្តិយំបុប្ផាបុប្ផិយំវិសេវិវិបត្តាធានា

ring bhuwana alit manut dresta, desane kamanggehang dados pasayuban
ធានាវិសិរ្សន្តរ្តិយំបុប្ផាបុប្ផិយំវិសេវិវិបត្តាធានា

Krama Desa rawuhing kulawarga pawongannya sami, mawastu raris
វិសិរ្សន្តរ្តិយំបុប្ផាបុប្ផិយំវិសេវិវិបត្តាធានា

desane kamanggehang pinaka pawakan bhuwana alit. Sotaning pawakan

ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

bhuwana agung, desane taler kamanggehang pinaka pawakan bhawa

ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

mahurip, sane kacirenin antuk :

၁။ ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

ha. Parhyangan, inggih punika : sahanan parhyangan panyiwian desa,

ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

genah ngarcana bhawan Ida Sang Hyang Parama Wisesa, pinaka

ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

Parama Atman utawi jiwani desane ;

၂။ ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

na. Pawongan, inggih punika gebogan krama rawuhing warga Desa

ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

maka sami pinaka bayu pramanan desane utawi Tri Premanan

ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

Desane, mawinan desane prasida maolah prawreti ;

၃။ ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

ca. Palemahan, inggih punika : sahananing pakarangan, tegal, carik,

ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

miwah setra sakakuwuban Desa Adat puniki, pinaka sthula sarira

ဗဟုသုတၤကၢ်ဂၢ်သၤတၢ်ဒေသကၢ်လၢ်သၤတၢ်ပူၤပွဲၤသၤတၢ်ပူၤတၢ်ဒေသကၢ်

utawi Angga sariran Desane.

အေဝံပုဏိရုဗာဒိဗုဒ္ဓါနာမံဂံဂိဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊

Adung patemoning bhuwana agung ring bhuwana alit, maka larapan

ဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊

ngupadi santi jagadhita, punika sinanggeh murdaning prayojana

ဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊

pangriptaning awig-awig iki, rikala paseban mami Krama Desa Adat

ဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊

Batulumbang, pinaka sepat siku-siku pamatut miwah pamutus, ring Ida

ဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊

Hyang Widhi Wasa saha tilinganing ambekada druwenang, paras paro,

ဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊

gilik saguluk, salunglung sabaya ataka, wastu kasidaning

ဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊

prayojana mami kabeh wastu prasama angidep muah amagehaken linging

ဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊

awig-awig kadi ring sor niki.

ဗုဒ္ဓါနာမံဂံ၊ ဓာနာယကမာနာ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ၊ ဗုဒ္ဓါနာမံဂံ။

Om Santi Santi Santi Om.

ឆ្នាំ ២០២៣

SARGAH I

សេចក្តីប្រកាស របស់គណៈកម្មាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ARAN, WAWIDANGAN, TIPE MIWAH STATUS DÉSA ADAT

បណ្តាខេត្ត

Pawos 1

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Désa adat puniki mawasta Désa Adat Batulumbang

បណ្តាខេត្ត

Pawos 2

ឆ្នាំ ២០២៣ គណៈកម្មាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(1) Jebar kakuwub wawidangan Désa Adat Batulumbang mawates nyatur :

- ១. សិទ្ធិប្រើប្រាស់ : សិទ្ធិប្រើប្រាស់សេវាប្រចាំថ្ងៃ
- ha. Sisi kangin : sisi kauh Tukad Payan;
- ២. សិទ្ធិប្រើប្រាស់ : សិទ្ធិប្រើប្រាស់សេវាប្រចាំថ្ងៃ ១ បណ្តាខេត្ត
- na. Sisi kelod : sisi kajo ombak Samudera Indonesia (pasih
ព្រះរាជាណាចក្រកម្ពុជា
Batulumbang);
- ៣. សិទ្ធិប្រើប្រាស់ : សិទ្ធិប្រើប្រាស់សេវាប្រចាំថ្ងៃ
- ca. Sisi kauh : sisi kangin Tukad Putek;
- ៤. សិទ្ធិប្រើប្រាស់ : សិទ្ធិប្រើប្រាស់សេវាប្រចាំថ្ងៃ
- ra. Sisi kaja : sisi kelod Desa Adat Antosari.

ឆ្នាំ ២០២៣ គណៈកម្មាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(2) Jebar kakuwub wawidangan sane kawengku antuk wates-wates inucap ring ajeng,

ព្រះរាជាណាចក្រកម្ពុជា
wenten kirang langkung 935.300 m2.

ឆ្នាំ ២០២៣ គណៈកម្មាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(3) Sane kamanggehang ngranjing dados kakuwub wawidangan Desa Adat puniki,

ព្រះរាជាណាចក្រកម្ពុជា
manut dresta, luire :

- ១. ប្រជាជន ១០០០ នាក់ ឬក្រោម ១០០០ នាក់ គ្រប់ប្រភេទសេវាប្រចាំថ្ងៃ
- ha. Pupulan karang paumahan sané sinanggeh palemahan Désa Adat;

3a. ຖຸລາບຽນ ສາກິສາລີ ຍິບຊຸເນີ ທາເບບາ ຖຸລາບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
na. Sétra, carik, miwah tegal sané wénten ring kakuwub wawidangan Désa
ເອດາ ບຽນ ສາກິສາລີ ຍິບຊຸເນີ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
Adat puniki sajabaning palemahan Désa Adat manggeh ngranjing dados
ບຽນ ສາກິສາລີ ຍິບຊຸເນີ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
tlajakan Désa Adat Batulumbang.

3. ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
(4) Désa Adat puniki kesungkemin dados 2 (kalih) Banjar Adat, luiré :

- 3a. ທາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
- ha. Banjar Adat Batulumbang;
- 3a. ທາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
- na. Banjar Adat Payan.

ບຸກຄົນ ທຳ

Pawos 3

ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
Désa Adat Batulumbang ngranjing ring tipe Désa Adat Anyar.

ບຸກຄົນ ອາ

Pawos 4

- 3. ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
- (1) Désa Adat Batulumbang wénten ring wawidangan Desa Antap, Kecamatan
ສິບຊຸເນີ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
Selemadeg, Kabupaten Tabanan, Provinsi Bali;
- 3. ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
- (2) Désa Adat Batulumbang berstatus pinaka Subjek Hukum ring Sistem
ບິຍັດ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ ບຽນ ຊື່ ສາຍ ບຽນ ບິນ ທາ ຖຸລາ
Pemerintahan Provinsi Bali, lan Negara Kesatuan Republik Indonesia.

သံဃာဒု ဌာ

SARGAH II

ပရိဆူဆူလုလင်ပရိဆူဆူ

PAMIKUKUH LAN PETITIS

ပရုဘဝါ ၅

Pawos 5

ဂုဏ်တရောဏ်တရောဏ်ယု ဝဲတရောဏ်တရောဏ်ယု ပရိဆူဆူလုလင် ပရိဆူဆူ

Désa Adat Batulumbang ngamanggehang pamikukuh, minakadi :

- ဟ။ ပာဏဏိယ
- ha. Pancasila;
- ခ။ ဟူရုံဟူရုံကံ ဖိပိဒ
- na. Undang -Undang Dasar 1945;
- ဆ။ ပာဏဏိယ
- ca. Panagara Mawa Tata;
- ဂ။ ဤပရိဆူဆူလုလင် ပရိဆူဆူလုလင် ပရိဆူဆူလုလင်
- ra. Tri Hita Karana, manut sadacara utawi dresta Agama Hindu.

ပရုဘဝါ ၆

Pawos 6

ပရိဆူဆူလုလင် ပရိဆူဆူလုလင်

Luir petitis Désa Adat Batulumbang:

- ဟ။ ပရိဆူဆူလုလင် ပရိဆူဆူလုလင်
- ha. Mikukuhin miwah ngrajegang Sang Hyang Agama;
- ခ။ ပရိဆူဆူလုလင် ပရိဆူဆူလုလင်
- na. Nginggilang tata prawretining maagama;
- ဆ။ ပရိဆူဆူလုလင် ပရိဆူဆူလုလင်
- ca. Ngrajegang kasukretan désa saha pawongannya sekala lan niskala.

သဲက့ၵ်

SARGAH III

ဆၢပိတၢပိတၢ၊ ပကုးဗၢ၊ မိမိပုဟ်တၢဏ်းပုယၢမၤကုၤအလၢအးမၤ

AWIG-AWIG, PARAREM, MIWAH UGER UGER TIOSAN DÉSA ADAT

ပတၢမၤ

Palet 1

မိမိပုဟ်တၢဏ်းပုယၢမၤ

Indik Awig-Awig Désa Adat

ပတၢမၤ

Pawos 7

၁၀၂။ ဆၢပိတၢပိတၢဏ်းပုယၢမၤအုၢဏ်းမၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

(1) Awig-Awig Désa Adat Batulumbang katiténin lan kasungkemin ring paruman
ရၢမၤအလၢအးမၤ

Désa Adat;

၁၀၃။ ဟၢၤအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

(2) Tata titi ngaryanin Awig-Awig inggih punika mawiwit saking Paruman Adat,
ကိၢ်မၤအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

raris ngadegang Prawartaka Nguwah-nguwuhin Awig-Awig sané anggannyané
ပၢပိတၢပိတၢဏ်းပုယၢမၤအုၢဏ်းမၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

mawit saking Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar Adat,

ပၢပိတၢပိတၢဏ်းပုယၢမၤအုၢဏ်းမၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

Pacalang, Tokoh Masyarakat, Tokoh Agama, unsur Pasikian Krama Istri, lan
မၤအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

unsur Pasikian Yowana;

၁၀၄။ ဆၢပိတၢပိတၢဏ်းပုယၢမၤအုၢဏ်းမၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

(3) Awig-Awig sané kakaryanin nénten dados lémpas utawi matinjakan sareng
ပၢပိတၢပိတၢဏ်းပုယၢမၤအုၢဏ်းမၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

Pamikukuh marupa Uger-Uger sane manggeh ring NKRI;

၁၀၅။ ဆၢပိတၢပိတၢဏ်းပုယၢမၤအုၢဏ်းမၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

(4) Awig-Awig prasida kauwah-uwuhin yéning wénten parindikan sané mabuat;

၁၀၆။ ဆၢပိတၢပိတၢဏ်းပုယၢမၤအုၢဏ်းမၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

(5) Awig-Awig sané kakaryanin patut kailikitayang (Didaftarkan) ring Dinas
ပၢပိတၢပိတၢဏ်းပုယၢမၤအုၢဏ်းမၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤလၢအဲၣ်မၤ

Pemajuan Masyarakat Adat Provinsi Bali.

ပဉ္စမမြောက် ပုဒ်

Palet 2

မိန့်ခွင့်အကျဉ်းချုပ်

Indik Pararem Desa Adat

ပရဝေဒ် ၈

Pawos 8

၁၃။ ပရဝေဒ်အကျဉ်းချုပ်အရ ဝန်ထမ်းများ၏ အကျိုးစီးပွားများကို

- (1) Pararem Désa Adat Batulumbang katiténin lan kasungkemin ring paruman Désa ဝေဒ်

Adat;

၁၄။ ပရဝေဒ်အကျဉ်းချုပ်အရ ဝန်ထမ်းများ၏ အကျိုးစီးပွားများကို

- (2) Désa Adat Batulumbang wenang ngaryanin Pararem Panyacah Awig, Pararem ပရဝေဒ်၊ ပရဝေဒ်အကျဉ်းချုပ်

Pangelé, lan Pararem Panepas Wicara;

၁၅။ ဝန်ထမ်းများ၏ အကျိုးစီးပွားများကို

- (3) Tata titi ngaryanin Pararem inggih punika mawiwit saking Paruman Adat, raris တစ်ပြိုင်နက် ပရဝေဒ်အကျဉ်းချုပ်

ngadegang Prawartaka Panyuratan Pararem sané anggannyané mawit saking ပြုစုပေးသော ပရဝေဒ်အကျဉ်းချုပ်

Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar Adat, Pacalang, ပရဝေဒ်အကျဉ်းချုပ်၊ ပရဝေဒ်အကျဉ်းချုပ်၊ ပရဝေဒ်အကျဉ်းချုပ်၊ ပရဝေဒ်အကျဉ်းချုပ်

Tokoh Masyarakat, Tokoh Agama, unsur Pasikian Krama Istri, lan unsur Pasikian ပရဝေဒ်

Yowana;

၁၆။ ပရဝေဒ်အကျဉ်းချုပ်အရ ဝန်ထမ်းများ၏ အကျိုးစီးပွားများကို

- (4) Pararem sané kakaryanin nénten dados lémpas utawi matinjakan sareng ပရဝေဒ်အကျဉ်းချုပ်

Pamikukuh marupa Awig-Awig;

၁၇။ ပရဝေဒ်အကျဉ်းချုပ်အရ ဝန်ထမ်းများ၏ အကျိုးစီးပွားများကို

- (5) Pararem kéngin kauwah-uwuhin yéning wénten parindikan sané mabuat ဝန်ထမ်းများ၏ အကျိုးစီးပွားများကို

kadasarin antuk pamutus paruman krama désa adat;

6. ບາກບູຢູ່ສູງສາບາບາງເງິນເຮົາເຮົາພໍ່ກິດສະລິຍາເຮົາບູຮຸນກະສັດເຮົາ

(6) Pararem inucap patut kailikitayang ring Dinas Pemajuan Masyarakat Adat
ຖຽວນິສະນີເຮົາ

Provinsi Bali.

ບາງເຮົາ ຫຼາ

Palet 3

ບິດິສູງກິດບຸກຄົນຖຽວສາມຖຽວສາມເຮົາ

Indik Uger-Uger Tiosan Désa Adat

ບາງບວກ ພໍາ

Pawos 9

7. ປຸຮຽງຖຽວສາມເຮົາເຮົາກະສັດບິດິສູງກິດບຸກຄົນຖຽວສາມເຮົາເຮົາບິດິສູງກິດບຸກຄົນຖຽວສາມເຮົາ

(1) Prajuru Désa Adat kengin nyuratang peraturan lain désa adat pinaka pemargin
ເຮົາເຮົາເຮົາ ບາກບູຢູ່ສູງສາບາບາງເງິນເຮົາເຮົາພໍ່ກິດສະລິຍາເຮົາບູຮຸນກະສັດເຮົາ
awig-awig, pararem utawi manut kabuatan désa adat lan pituduh sang maraga
ບາງບິດິສູງກິດ
guru wisésa;

8. ບິດິສູງກິດບຸກຄົນຖຽວສາມເຮົາ ບາກບູຢູ່ສູງສາບາບາງເງິນເຮົາເຮົາພໍ່ກິດສະລິຍາເຮົາບູຮຸນກະສັດເຮົາ

(2) Peraturan lain inucap ring ajeng, patut kasobiahang olih Prajuru Désa Adat ring
ບາກບູຢູ່ສູງສາບາບາງເງິນເຮົາເຮົາພໍ່ກິດສະລິຍາເຮົາບູຮຸນກະສັດເຮົາ
pasangkepan désa adat salanturnyané.

សំរាប់ ៩

SARGAH IV

សូត្របរាហ្យានបរាហ្យានតុន្តរណ៍

SUKRETA TATA PARAHYANGAN DÉSA ADAT

បញ្ជី ៧

Palet 1

បរិវេណបរាហ្យានតុន្តរណ៍

Indik Parahyangan Désa Adat

បញ្ជី ៧០

Pawos 10

សេចក្តីណែនាំសេចក្តីណែនាំបរាហ្យានតុន្តរណ៍សូត្របរាហ្យានតុន្តរណ៍

Sané kamanggehang dados Kahyangan Désa Adat Batulumbang luiré :

ហ្នា បរាហ្យានតុន្តរណ៍

ha. Pura Kahyangan Desa :

៧១ បរាហ្យានតុន្តរណ៍

1. Pura Désa;

៧២ បរាហ្យានតុន្តរណ៍

2. Pura Puseh;

៧៣ បរាហ្យានតុន្តរណ៍

3. Pura Dalem;

៧៤ បរាហ្យានតុន្តរណ៍

4. Pura Mrajapati;

៧៥ បរាហ្យានតុន្តរណ៍

5. Pura Catus Pata;

៧៦ បរាហ្យានតុន្តរណ៍

6. Pura Ulun Desa;

៧៧ បរាហ្យានតុន្តរណ៍

7. Pura Teben Desa.

នា បរិវេណបរាហ្យានតុន្តរណ៍ បរិវេណបរាហ្យានតុន្តរណ៍

na. Tiosan ring Pura Kahyangan Desa, inggih punika Pura druwen Banjar Adat

៧៨ បរាហ្យានតុន្តរណ៍

1. Pura Bale Banjar Batulumbang;

၅၅။ ဟူကတုယတကံဘူယဟာရါ။

2. Pura Bale Banjar Payan.

ပဗ္ဗမာဏိ ပဗ္ဗာ

Palet 2

ပိန္နဲဓမ္မေသကပူဇော်ကရိ

Indik Kasukretan Kahyangan

ပရုဘဝါ ၄၄၄

Pawos 11

၄၄။ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

(1) Sané nénten kalugra ngranjing ka Pura / kahyangan sang sané katibén cuntaka
ယအေမိမိပိဗ္ဗမာဏိပဗ္ဗာ

makadi sebel ngraga luiré :

ဟ။ မိတီပဗ္ဗမာဏိပဗ္ဗာသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

ha. Sebel kandel ngrajaswala, salami déréng mabersih;

ခ။ မိတီပဗ္ဗမာဏိပဗ္ဗာသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ၊ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

na. Sebel antuk ngembasang putra miwah karuron, salami 42 rahina;

သ။ မိတီပဗ္ဗမာဏိပဗ္ဗာသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ၊ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

ca. Sebel panganténan, sadéring mabiakala/makalakalan;

ဘ။ မိတီပဗ္ဗမာဏိပဗ္ဗာသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ၊ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

ra. Sebel madruwé kulawarga kalayu sekaran, kasulurang manut pararem;

အ။ ယအေမိမိပိဗ္ဗမာဏိပဗ္ဗာသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ၊ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

ka. Makta sahananing bebaktan sané sinanggeh ngletehin, manut kecap sastra
လောကဗျာ

agama;

က။ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ၊ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

da. Sato ageng, minakadi wawalungan suku pat, sajawaning rikala mapepada.

၅၆။ ယအေမိမိပိဗ္ဗမာဏိပဗ္ဗာသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ၊ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

(2) Mabusana sané tan manut tata caraning ngranjing ka Pura, sadéring polih
ပဗ္ဗမာဏိပဗ္ဗာသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

wakwakan utawi pituduh saking prajuru désa adat;

၅၇။ ယအေမိမိပိဗ္ဗမာဏိပဗ္ဗာသရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ၊ သရုတရုဓရီၣ်ဓမ္မေသကပူဇော်ကရိ

(3) Tata busanané ngranjing ka Pura, kasulurang manut pararem;

၃။ မပၢ်မိၢ်ဟံၣ်တၢ်ဒွါးသ့ၤတၢ်ပွၤတၢ်တၢ်တၢ်တၢ်တၢ်ဒွါးခဲၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(4) Sapasira ugi tan kalugra ngwigunayang Pura ngwéntenang parikrama / upacara

၄။ မၤတၢ်ဒွါးသ့ၤတၢ်ပွၤတၢ်တၢ်တၢ်တၢ်တၢ်ဒွါးခဲၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(5) sané nénten manut kadi dresta Agama Hindu, Awig-awig lan pararem sané

၄။ မၤတၢ်ဒွါးသ့ၤတၢ်ပွၤတၢ်တၢ်တၢ်တၢ်တၢ်ဒွါးခဲၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(6) kamanggehang ring Désa Adat Batulumbang. Sang sané mamurug patut

သံၣ်ပိၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

katiwakin pamidanda sané kasulurang manut pararem;

၅။ ပုၤတၢ်ဒွါးသ့ၤတၢ်ပွၤတၢ်တၢ်တၢ်တၢ်တၢ်ဒွါးခဲၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(5) Pratingkahé tan wenang ring Pura, luiré :

ဟ။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ha. Ngamedalang wak parusya utawi wak capala, minakadi mamsuh, marebat,
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

mabaos bangras sané ngwetuang rebat lan sakancan ipun;

ဆ။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

na. Mabanyu, makoratan, maaras-akaran, makolem dados asiki lanang wadon,
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

nyangsang busana, menahin pusungan;

ဓ။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ca. Ngias raga, minakadi maculang wastra, maculang pusungan lan sakancan
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ipun sajawaning sang sulinggih miwah pinandita;

ဂ။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ra. Masusunin anak alit;

ဆ။ တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

ka. Munggah tedun ring palinggih sajawaning pamangku sané nguger.

၄။ မိၢ်တၢ်ပၢ်မိၢ်တၢ်ပွၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(6) Siosan ring pamangku tan kalugra munggah tedun ring palinggih, sajawaning wit
သံၣ်ပိၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

saking pituduh prajuru désa adat;

၅။ မံၤမၤတၢ်ဒွါးသ့ၤတၢ်ပွၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

(7) Sang sané mamurug kecap ring ajeng (angka 6) katiwakin pamidanda, déwa

သံၣ်ပိၣ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

danda, sapatutnyané manut pararem.

ပုဒ်မ ၁၂

Pawos 12

၁။ ယဝေင်တဲင် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

- (1) Yan wénten jatma karauhan ring Pura, boya sangkaning nyanjan, tur ngawinang
 ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်
 kramané biapara, biota, wenang keni déwa danda lan arta danda, sané
 ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

kasulurang manut pararem.

၂။ ပုဒ်မ ၁၂ ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

- (2) Pradé kahyangan kahanan durmanggala, minakadi kapancabayan, krama utawi
 ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

pamanku patut digelis masadok ring prajuru désa adat.

၃။ ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

- (3) Indik upakara/upacara pemahayu kadurmanggalan kahyangan désa/ kahyangan
 ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

sané tiosan, manut kecap sastra agama lan drestan désa.

ပုဒ်မ ၁၃

Palet 3

ညာကောဟ် ညာကောဟ်

Indik Ngwangun Kahyangan

ပုဒ်မ ၁၃

Pawos 13

၁။ ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

- (1) Tata titi indik ngwangun kahyangan utawi mecikang palinggih druén Désa Adat
 ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

Batulumbang katiténin olih prajuru désa adat;

၂။ ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

- (2) Tata titi ngamargiang pawangunan kadasarin antuk pasungkem krama;

၃။ ပုဒ်မ ၁၃ ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

- (3) Prabéa sajeroning pawangunan utawi pamargi mecikang Palinggih wiadin
 ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ် ညာကောဟ်

Kahyangan mawit saking paturunan krama Adat, wantuan saking guru wisésa

၈၅။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်
na. Tiosan ring Pura Kahyangan Desa, inggih punika Pura druwen Banjar
ဆေးတော်

Adat :

၈၆။ ပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

1) Pura Bale Banjar Batulumbang, ring Purnaming Sasih Kanem;

၈၇။ ပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

2) Pura Bale Banjar Payan, ring rahina Soma Umanis Wuku Tolu.

ပုဂ္ဂလက္ခဏာ ၁၅

Pawos 15

၈၈။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

(1) Ring soang-soang Pura inucap ring ajeng, patut kaadegang pamangku.

၈၉။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

(2) Pidabdabé ngadegang pamangku nganutin dudonan :

၉၀။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

ha. Ngwilang saking turunan utawi ngwaris;

၉၁။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

na. Malantaran nyanjan utawi nuur ring Pura sané karerehang pamangku;

၉၂။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

ca. Malantaran kapilih olih krama désa.

၉၃။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

(3) Sane tan kawenang kaadegang dados pamangku luihé :

၉၄။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

ha. Cédangga, luihé : Pécéng, perot, cungh lan sapanunggalannya;

၉၅။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

na. Sakit ila, ayan, buduh wiadin édan, sungkan sané tan sida katambanin;

၉၆။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

ca. Sang sapasira ugi tan kapatutang manut pararem, sastra agama lan
၉၇။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

dresta;

၉၈။ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်၊ ဝိဂုဏသဗ္ဗိပုဂ္ဂလက္ခဏာသုတ်

ra. Sang madrebé parilaksana nénten becik.

3. ប្រព្រឹត្តិការណ៍បម្រើបង្គំ

(4) Prabéa kapamangkuan :

ហ. ប្រព្រឹត្តិការណ៍បម្រើបង្គំប្រើប្រាស់បង្គំ គោរពបង្គំបង្គំ

ha. Prabéa adiksa widi utawi ngwintenang pamangku, kamedalin miwah kalaksanayang olih krama désa;

គ. ប្រព្រឹត្តិការណ៍បម្រើបង្គំប្រើប្រាស់បង្គំ ប្រើប្រាស់

na. Marep ring prabéan pitra yadnya atiwa-tiwa ring pamangku, yan séda riwekas, kamedalin miwah kalaksanayang olih krama désa, manut pararem.

១. បម្រើបង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំ

(5) Pamangku patut ngamanggehang sesana miwah agem-ageman pamangku.

បញ្ចប់ ៧៤
Pawos 16

ស្វាដារម៉ានីងបម្រើបង្គំ

Swadarmaning pamangku luiré :

ហ. បម្រើបង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំ

ha. Pamangku patut ngamanggehang lan ngrajegang sesana miwah agem-ageman pamangku sané manut kecap sastra sané mungguh ring uger-uger pamangku;

គ. ប្រព្រឹត្តិការណ៍បម្រើបង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំ

na. Ngénterang upacara ring kahyangan sané kaempon utawi ring pakubon krama soang-soang;

ឃ. ប្រព្រឹត្តិការណ៍បម្រើបង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំ

ca. Pradé sinalih tunggil pamangku kapialang sungkan, utawi cuntaka kéngin nuhur pamangku tiosan sané sumaih katiténin antuk prajuru;

ង. បម្រើបង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំប្រើប្រាស់បង្គំ

ra. Yan pamangku sampun tigang rahina ngayah ring Pura kancit wénten

ကျွမ်းကျင်သူတို့က နေရာထုတ်ပေးရမည်။ ပထမဦးဆုံးအားဖြင့်

kulawargannyané kalayu sekaran, pamangku inucap tan kakenéng cuntaka,

ရည်ရွယ်ချက်အရ နေရာထုတ်ပေးရမည်။

yening ipun budal sadurung mawali ke Pura mangda ka karyanang Prayscita

ပထမဦးဆုံးအားဖြင့်

Panyepuhan olih Krama Adat;

၁။ နေရာထုတ်ပေးရမည့်အားဖြင့်

ka. Mungguh tedun ring kahyangan miwah ngiyasin pralinggan Ida Betara;

၂။ နေရာထုတ်ပေးရမည့်အားဖြင့်

da. Tan wenang salab-sulub ring genah sané sinanggeh leteh, yan mamurug wenang

ပထမဦးဆုံးအားဖြင့်

pamangku inucap nyapuhin/mersihin raga.

ပုဒ်မ ၁၇

Pawos 17

ပထမဦးဆုံးအားဖြင့်

Petias utawi olih-olihan pamangku luiré :

၁။ ပထမဦးဆုံးအားဖြင့်

ha. Paanguleman miwah sarin canang, ring soang- soang pakubon krama désa,

နေရာထုတ်ပေးရမည့်အားဖြင့်

kasulurang manut pararem soang-soang Banjar Adat;

၂။ နေရာထုတ်ပေးရမည့်အားဖြင့်

na. Luput pakaryan miwah luput papeson yening wenten wawangunan lan karya ring

ပုဒ်မ

Pura;

၃။ နေရာထုတ်ပေးရမည့်အားဖြင့်

ca. Polih olih-olihan sarin canang rikala wénten aci ring kahyangan sané kaempon,

နေရာထုတ်ပေးရမည့်အားဖြင့်

kasulurang manut pararem Desa Adat lan soang-soang Banjar Adat.

ပုဒ်မ ၁၈

Pawos 18

၁၈။ ပုဒ်မ ၁၈။ ပုဒ်မ ၁၈။ ပုဒ်မ ၁၈။

(1) Pamangku kagentosin riantukan :

၁။ ပုဒ်မ ၁။

ha. Séda;

၂။ ပုဒ်မ ၂။ ပုဒ်မ ၂။ ပုဒ်မ ၂။

na. Pinunas ngraga, menawi kageringan lan sapanunggilannyané;

၃။ ပုဒ်မ ၃။ ပုဒ်မ ၃။ ပုဒ်မ ၃။

ca. Kawusanang antuk krama adat menawi malaksana sané tan patut utawi

၄။ ပုဒ်မ ၄။ ပုဒ်မ ၄။ ပုဒ်မ ၄။

nilar sesananing pamangku kaputusan antuk Paruman Desa;

၅။ ပုဒ်မ ၅။ ပုဒ်မ ၅။ ပုဒ်မ ၅။

da. Pamangku kaseledii ritatkala nenten prasidha ngamargiang Swadarma

၆။ ပုဒ်မ ၆။ ပုဒ်မ ၆။ ပုဒ်မ ၆။

kepemangkuan sakawanten kantun maurip.

၁၈။ ပုဒ်မ ၁၈။ ပုဒ်မ ၁၈။ ပုဒ်မ ၁၈။

(1) Tata-titi ngwusanang miwah ngentosin pamangku kasulurang manut pararem.

၂၇၆

Kaping 2

၂၇၆

Indik Resi Yadnya

ပုဒ်မ ၁၉

Pawos 19

၁၉။ ပုဒ်မ ၁၉။ ပုဒ်မ ၁၉။ ပုဒ်မ ၁၉။

(1) Sang pacang madeg sulinggih utawi madwijati patut masadok ring prajuru Désa

၂။ ပုဒ်မ ၂။ ပုဒ်မ ၂။ ပုဒ်မ ၂။

Adat miwah Parisada Hindu Darma;

၃။ ပုဒ်မ ၃။ ပုဒ်မ ၃။ ပုဒ်မ ၃။

(2) Prajuru Désa Adat patut ngawas lan niténin lan wenang mialangin, pradé kacihna

၄။ ပုဒ်မ ၄။ ပုဒ်မ ၄။ ပုဒ်မ ၄။

wénten indik sané tan manut kecap sastra Agama Hindu miwah dresta, tur sareng

- ကောသလိန္ဒိန္ဒူပသကပဗျိဒေဝိယန္တိယ၊ သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ
 nyaksinin upacara padwijatianna, saha nglanturang nyobiahang sajeroning
 ဟတ္တရန္တရုဒါဏ၊ ဝိဗျုဟိဝိဗျိန္ဒါန္တိန္ဒါယန္တိယ၊
 paruman krama désa, tegep rauhing wates kawenangannia muput yadnya;
 ၅၇။ ဗြဟ္မဒါဏ၊ ဝိဗျုဟိဝိဗျိန္ဒါန္တိန္ဒါယန္တိယ၊ သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ
 (3) Krama désa patut madana punia sapamadeg miwah ring panglepas Sang Sulinggih
 ဝိဗျိန္ဒါယန္တိယ၊ ဝိဗျုဟိဝိဗျိန္ဒါန္တိန္ဒါယန္တိယ၊
 riwekas, katuntun olih prajuru désa;
 ၆၇။ သံသုဗျိန္ဒါယန္တိယ၊ ဝိဗျုဟိဝိဗျိန္ဒါယန္တိယ၊ သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ
 (4) Sang Sulinggih wenang polih laluputan sane kasulurang manut pararem.

ဟုဗသါ ဣဝါ

Pawos 20

- ၇၇။ သဒိရုကာဝိန္ဒါယန္တိယ၊ သံသုဗျိန္ဒါယန္တိယ၊ ဝိဗျုဟိဝိဗျိန္ဒါယန္တိယ၊
 (1) Sajeroning muput yadnya, Sang Sulinggih patut ngutamayang muput yadnya ring
 ဝိဗျုဟိဝိဗျိန္ဒါယန္တိယ၊ သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ
 wawengkon Désa Adat Batulumbang, sasampuné puput, wau muput yadnya ring
 ဝိဗျုဟိဝိဗျိန္ဒါယန္တိယ၊ သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ
 wawengkon désa tiosan utawi ka dura désa;
 ၈၇။ ဗြဟ္မဒါဏ၊ ဝိဗျုဟိဝိဗျိန္ဒါယန္တိယ၊ သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ
 (2) Krama désané sami, patut sareng nitenin katuntun olih prajuru, mangda sahanan
 သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ၊ သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ
 yadnya sané kamargiang olih soang-soang krama désa, kapuput olih Sulinggih
 ဝိဗျုဟိဝိဗျိန္ဒါယန္တိယ၊ သမာဗျူခ္ဗာရုကာဝါပလံသဒိရုကာဝိ
 utawi Pinandita, manut kawenangannya soang-soang.

ခါပိ ဣဝါ

Kaping 3

ဝိဗျိန္ဒါယန္တိယ

Indik Pitra Yadnya

ဟုဗသါ ဣဝါ

Pawos 21

- ၉၇။ ဗြဟ္မဒါဏ၊ ဝိဗျုဟိဝိဗျိန္ဒါယန္တိယ၊ သဒိရုကာဝိ
 (1) Krama Desa sawewengkon Desa Adat Batulumbang, sajeroning nyanggra

ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊
 pamargin Upacara Pitra Yadnya, mapegambel antuk sastra agama tur
 ကာကွယ်ရေးဦးစီးဌာန၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊
 kaanutan ring drestan desa, patut sareng nyanggra yan wenten sinalih tunggil
 နယ်စပ်ဒေသများ၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊
 Krama Desane sane ngamargiang upacara Pitra Yadnya, sane kamargiang
 နယ်စပ်ဒေသများ၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊
 ring setra Adat sane kaabenang ring setra Desa Adat tyosan Krama Desa
 ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

wenang mapitulung pet prade kabuatang .

၉။ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

(2) Tata titi panyanggrane inucap ring ajeng kasulurang manut pararem.

၁၀။ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

(3) Dudonan pamargin Pitra Yadnya :

၁။ နယ်စပ်ဒေသများ၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

ha. Ring Setra Desa Adat Batulumbang ten kadadosang Ngeseng (nunjel) sawa
 မိမိတို့ဒေသများ၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

sejaba sawa Pemangku Tri Kahyangan (Mangku Lingsir), krama sane
 ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

maduwe pitra dekot taler dados nyarenging Ngaben;

၂။ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

na. Prebea Ngabenang pemangku manut perarem;

၃။ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

ca. Yening wenten Krama Desa sane padem ten kadadosang makingsan ring
 ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

geni, tan dados ngaben ngeraga ring pakubon, patut makingsan ring pertiwi
 ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

(mapendem), nanging kadadosang Kremasi sawo lan sekah, taler

ကာကွယ်ရေးဦးစီးဌာန၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

kadadosang nunas tirta ring Kahyangan Desa, yening nunas tirta sadurung

ကာကွယ်ရေးဦးစီးဌာန၊ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

ngungkab sabda ten malih nyapsap nyepuh ring Kahyangan Desa;

၄။ ပဲခဲင်တိုင်းဒေသကြီး၊ ပဲခဲင်တိုင်းဒေသကြီး၊

ra. Yening wenten krama adat kalayu sekaran (padem) soang-soang keluarga

- ၁၈။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
keni dana dukha (patus) manut perarem;
၁၉။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
ka. Sanangken paling kidik 5 warsa Desa Adat ngamargiang Upacara
တရားရွာသမား၊
Ngaben Massal;
၂၀။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
da. Riwusan ngaben, patut kalanturang malih antuk upacara ngorasin lan
သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
karuntutin malih antuk nglinggihang dewa pitara;
၂၁။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
ta. Prabea yadnya massal punika kasulurang manut pararem.

ပုဒ်မ ၂၂
Pawos 22

- ၂၂။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
(1) Sinalih tunggil krama sané kalayusekaran/atiwa-tiwa, mangda kulawargan
တရားရွာသမား၊
nyane masadok ring prajuru;
၂၃။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
(2) Swadarmaning Désa/Banjar Adat :
၂၄။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
ha. Bandésa Adat/Kelihan adat, patut maritatas sang kaduhkitan, napiké
သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
sawané pacang kapendem utawi Kremasi;
၂၅။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
na. Prajuru désa/banjar raris nepak kulkul tengeran kalayusekaran;
၂၆။ သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
ca. Pradé kapendem utawi Kremasi panyanggran krama désa/banjar
သင်္ဂါယနာသုတ်၊ ပရိယောဂပုဒ်၊
salanturnya manut sakadi sané sampun kaunggahang jeroning pararem,
တရားရွာသမား၊
jantos pamendemané puput;

២៣ រីពុស្សេនេត្តេស្សប្រព័ន្ធបំពេញ

(3) Ring Setra tan kalugra nginepang bangbang;

៣៣ លោកសាសន៍ខ្មែរសុខុមាល័យប្រព័ន្ធបំពេញ

(4) Larangan papendeman miwah palebon ring wawengkon Désa Adat
ពេញស្រុក ខ្មែរសុខុមាល័យប្រព័ន្ធបំពេញ

Batulumbang, kunggahang jeroning pararem;

៣៣ ប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

(5) Prade wenten krama kalayusekaran rikala piodalan ring kahyangan désa, mangda
សុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ
masadok, lan patut ngrereh galah mamargi mendem risampun puput pujawali
សុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

(kasirepang) kasulurang manut pararem.

បុគ្គលិក ២៣

Pawos 23

៣៣ ពុស្សេនេត្តេស្សប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

(1) Désa Adat Batulumbang ngamanggehang indik cuntaka, mapagamel ring
បុគ្គលិកសុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

Pamutus Mahasaba Parisada Hindu Darma Indonesia;

៣៣ ពេញស្រុក ខ្មែរសុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

(2) Tata titi nyulurang kacuntakan, manut kecap Sastra Agama, kaanutang ring
បុគ្គលិកសុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

dresta sané kasungkemin sajeroning pararem;

៣៣ សុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

(3) Sinalih tunggil krama sané cuntaka, yan durung buntas, tan kalugra nyarubin
ពុស្សេនេត្តេស្សប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

genah suci druén désa, miwah druén soang-soang krama;

៣៣ ខ្មែរសុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

(4) Sang mamurug patut keni déwa danda manut pararem;

៣៣ សុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

(5) Sengker cuntaka manut kawéntenannia, kasulurang sakadi ring sor puniki :

៣៣ សុខុមាល័យប្រព័ន្ធបំពេញសុខុមាល័យប្រព័ន្ធបំពេញ

ha. Kalayusekaran, cuntakania kaanutang ring dresta sané mamargi ringdésa

မိဘဒုမ္မာဗြဟ္မာ

miwah sastra dresta;

၈၂။ ဗြဟ္မဒုမ္မာဗြဟ္မာ၊ သုန္ဒရီအိမ်ထောင်တော်တော်တော်တော်တော်တော်တော်

na. Ngrajaswala, cuntakania tigang rahina ngawit saking ngrajaswala, ဗြဟ္မဒုမ္မာဗြဟ္မာ

utawi salami ngrajaswala;

၈၃။ ဗြဟ္မဒုမ္မာဗြဟ္မာ၊ သုန္ဒရီအိမ်ထောင်တော်တော်တော်တော်တော်တော်

ca. Ngembasang putra, abulan pitung rahina ngawit saking putrané embas ဗြဟ္မဒုမ္မာဗြဟ္မာ

ngantos kamargiang upakara tutug kambuhan;

၈၄။ ကာရုန်၊ သုန္ဒရီအိမ်ထောင်တော်တော်တော်တော်တော်တော်

ra. Karuron, cuntakania abulan pitung rahina, ngawit saking karuron, ngantos ဗြဟ္မဒုမ္မာဗြဟ္မာ

ngamargiang pamrayascita;

၈၅။ ပာဝိယာ၊ သုန္ဒရီအိမ်ထောင်တော်တော်တော်တော်တော်တော်

ka. Pawiwahan, cuntakania ngantos sampun makala-kalaan;

၈၆။ ဂမာ၊ သုန္ဒရီအိမ်ထောင်တော်တော်တော်တော်တော်တော်

da. Gamia gamana, cuntakania ngantos sampun karuntutin antuk mrayascita မိနိယာ၊ ဗြဟ္မဒုမ္မာဗြဟ္မာ

sikian, Banjar Adat, Désa Adat miwah Kahyangan Désa;

၈၇။ မာလဒုမ္မာဗြဟ္မာ၊ သုန္ဒရီအိမ်ထောင်တော်တော်တော်တော်တော်တော်

ta. Salah timpal, cuntakania kapuputang manut kecap sastra Agama Hindu မိဘဒုမ္မာဗြဟ္မာ

miwah dresta sané mamargi ring désa manut tatiwak saking griya;

၈၈။ နဂါး၊ သုန္ဒရီအိမ်ထောင်တော်တော်တော်တော်တော်တော်

sa. Anak istri mobot malantaran lokika sanggraha kandugi pecak nénten ဗြဟ္မဒုမ္မာဗြဟ္မာ

ngamargiang upakara pabiakaonan/makala-kalaan, sané cuntaka anaké

မိနိယာ၊ သုန္ဒရီအိမ်ထောင်တော်တော်တော်တော်တော်တော်

istri sané mobot punika, cuntakania ngantos katiwakin upakara prayascita ဗြဟ္မဒုမ္မာဗြဟ္မာ

lan pabiakaonan, tur kasulurang manut pararem;

- ၃။ ဇောအနိမ္မိတိယုမံပုဗ္ဗေယလေက္ခာဂုဇာခါခါမာဏ္ဍဟ၊ အာဇ္ဇုတိပိသခါ
- wa. Anak istri ngembasang putra malantaran lokika sanggraha, kandugi pecak
 ဂုဇာနိဇာဗိပခါဇ္ဇုပခါဂါဟုပသဂါပတိပခါဂုဇာဝခါဇ္ဇုပဒိဗိဗိဗိဇာ၊
 nénten katiwakin upakara/upacara pabiakaonan miwah widi widana,
 သုန္ဒရောတဂုဇာဂုဇာနိဇာဂါသဂါဂုဇာဇောပိဗါ၊ အာဇ္ဇုဗိဇာဇ္ဇုခါ
 cuntakannya ngantos wénten meras anaké alit, karuntutin antuk
 ဟုပခါဂါဟုပသဂါဇ္ဇုဗိဇာပပသုဇောတေ၊
 upakara/upacara manut kecap sastra agama;
- ၄။ ယိဗျတလံ၊ သဂုဇသုန္ဒရောသံတဲယံတဲယံဗိဗျတလံ
- la. Mamitra ngalang, sané cuntaka sang ngamargiang mamitra ngalang
 ပုဂ္ဂိခါ၊ သုန္ဒရောခါပတဂုဇာသဂါပုဇာနိဇာဟုပခါဂါဟုပသဂါ
 punika, cuntakania ngantos kawéntenang upakara prayacita lan
 ပတိပခါဂုဇာဝခါဇ္ဇုပိဇာဇောသမိဒုပိဗျာဂါခါ
 pabiakaonan mapenyengker asasih pitung rahina;
- ၅။ သဗ္ဗဟေဗိ၊ သုန္ဒရောတဂုဇာသပေဗ္ဗဟေဗိဗိဇာမိခါမိခါဇ္ဇုပဒု
- ma. Sad atatayi, cuntakannya ngantos sampun mrayascita sikian miwah
 ဘိဗျာမိဗျာဗိဇာ။
 ngeséhin prawreti.

၆။ သံခါဗိဇာဇ္ဇုခါ၊ ဟုပိဂုဇာ

(6) Sang katiban cuntaka, luiré :

- ၇။ အလပယုမိခါဂါ၊ သဂုဇသုန္ဒရော
- ha. Kalayusekaran, sané cuntaka :
 ၇။ သံခါဗိဇာဇ္ဇုခါ၊
 1) Sang kalayusekaran;
 ၇။ အလပံတခါသဂုဇာဗျတလံဗျတလံ
 2) Kulawargannya sane tunggal Kemulan.
- ၈။ ဗျာဇမ္ဗလ၊ သဂုဇသုန္ဒရော ၊ သံဗျာဇမ္ဗလပုဂ္ဂိခါ၊
- na. Ngrajaswala, sané cuntaka : sang ngrajaswala punika;
- ၉။ ဘိဗျာမံပုဗ္ဗေ၊ သဂုဇသုန္ဒရော ၊ ဃာယဒုပုဇာတဂုဇာ၊
- ca. Ngembasang putra, sané cuntaka : yayah renannyané;
- ၁၀။ ပပိပဟခါ၊ သဂုဇသုန္ဒရော ၊ သံပပိပဟ၊ ဗလံပိပခါဇ္ဇုမိဇာ၊ ဟုဗေပိ
- ra. Pawiwahan, sané cuntaka : sang mawiwaha, lanang wiadin istri, utawi

ယောဗိမာန်မိသို့ဗိမာန်မိဗုဒ္ဓါ
dampati lanang istri lan pameremannya;

၁။ ကာရုဏာရုံ၊ သက္ကသန္တရံ ။ သံကာရုဏာရုံ၊

ka. Karuron, sané cuntaka : sang karuron;

၂။ ဘိမာဏာရုံ၊ သက္ကသန္တရံ ။

da. Gamia gamana, sané cuntaka :

၃။ သံဗျာရုံ၊ သံဗျာရုံ၊

၁) Sang nglaksanayang gamia gamana;

၄။ ဗဟုသုတေသန၊ ဗဟုသုတေသန၊

၂) Désa Adat nyané.

၅။ သက္ကသန္တရံ၊ သက္ကသန္တရံ၊ သံဗျာရုံ၊ သံဗျာရုံ၊

ta. Salah timpal, sané cuntaka Sang ngamargiang salah timpal lan satunggal
နိဗ္ဗာန်၊

Kemulan;

၆။ နိဗ္ဗာန်၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊

sa. Anak istri mobot malantaran lokika sanggraha, kandugi pecak nénten
နိဗ္ဗာန်၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊

katiwakin upakara/upacara pabiakaonan, sané cuntaka : anaké istri sané
နိဗ္ဗာန်၊

mobot punika;

၇။ နိဗ္ဗာန်၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊

wa. Anak istri ngembasang putra malantaran lokika sanggraha, kandugi pecak
နိဗ္ဗာန်၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊ သံဗျာရုံ၊

nénten katiwakin upakara/upacara pabiakaonan miwah widi widana,
သက္ကသန္တရံ ။

sané cuntaka:

၈။ သံဗျာရုံ၊

၁) Sang ngembasang putra;

၉။ သံဗျာရုံ၊ သံဗျာရုံ၊

၂) Putrané sané kaembasang.

၁။ သံဗျာရုံ၊ သံဗျာရုံ ။ သံဗျာရုံ၊ သံဗျာရုံ၊

la. Mamitra ngalang, sané cuntaka : sang ngamargiang mamitra ngalang
နိဗ္ဗာန်၊

punika;

ဃာ။ သဗ္ဗာဏာဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

ma. Sad atatayi, sané cuntaka : sang ngamargiang Sad atatayi punika.

ဖာ။ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ ၊ သံသုဗျာဓိကရံ။

(7) Sang tan kenéng cuntaka luiyé : Sang Sulinggih.

ပုဂံဝါ ၅၅

Pawos 24

ဖာ။ ပတိဝိဗ္ဗာဏိယဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

(1) Pamargin atiwa-tiwa utawi pangabénan kamargiang mapagamel kecap sastra
ဃာ။ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

agama miwah drestan désa;

ဖာ။ ပပဗ္ဗာဏာဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

(2) Papatusan pangabénan Pemangku lan Ngaben Masal, kasulurang manut pararem;

ဖာ။ ပပဗ္ဗာဏာဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

(3) Panginguné ring krama banjar, kasulurang manut pararem.

ခပီ ၅

Kaping 4

ပိဗ္ဗာဏာဗျာဓိကရသုတ္တံ

Indik Manusa Yadnya

ပုဂံဝါ ၅၆

Pawos 25

ဖာ။ သံတေတိဝံသဗ္ဗာဏာဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

(1) Krama désa minakadi krama banjar, patut sareng nyanggra miwah niténin yan
ပုဂံဝါဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

wénten sinalih tunggil krama ngamargiang upacara manusa yadnya sané mabuat;

ဖာ။ သံတေတိဝံသဗ္ဗာဏာဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

(2) Tata titi panyanggrané inucap ring ajeng kasulurang manut pararem.

ဖာ။ သံတေတိဝံသဗ္ဗာဏာဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

(3) Sang pacang ngamargiang upacara manusa yadnya sané mabuat, mangda
ဃာ။ သံတေတိဝံသဗ္ဗာဏာဗျာဓိကရသုတ္တံ ၊ သံတေတိဝံသဗ္ဗာဏာဗျာဓိကရံ။

masadok ring prajuru;

၃။ ငါ့အာဇာနည်ကို ဟုတ်စွာ ဟောပြောရမည်။

(4) Manusa yadnya inggih punika, upacara-upacara darmaning kauripan manusa, တစ်ပါးတစ်ပါး ဟောပြောရမည်။

ngawit saking patemoning kama bang lan kama petak sajeroning garba, ngantos အာဇာနည်ကို ဟောပြောရမည်။

kalayusekaran riwekas;

၄။ ဟုတ်စွာ ဟောပြောရမည်။

(5) Upacara-upacara inucap ring ajeng kamargiang kanista, madiama, utama, manut အာဇာနည်ကို ဟောပြောရမည်။

kecap sastra agama miwah dresta.

ခပိ ၅

Kaping 5

ပိတောက်

Indik Bhuta Yadnya

ပုဂံ ၂၆

Pawos 26

၁။ ပုဂံ ဟောပြောရမည်။

(1) Désa Adat Batulumbang patut nyanggra pamargin buta yadnya, marep ring အာဇာနည်ကို ဟောပြောရမည်။

kabuatan désa adat;

၂။ ပိတောက် ဟောပြောရမည်။

(2) Pidabdab pamargin buta yadnya inucap ring ajeng, mapagamel kecap sastra ဟောပြောရမည်။

agama, kanutang ring drestan désa, sané kapikukuh antuk pararem;

၃။ ဟောပြောရမည်။

(3) Krama désa minakadi krama banjar patut sareng nyanggra yan wénten sinalih ဟောပြောရမည်။

tunggil krama sané ngamargiang upacara buta yadnya sané mabuat;

၄။ မိမိတို့ ဟောပြောရမည်။

(4) Sang pacang ngamargiang upacara buta yadnya sané mabuat, mangda masadok ring prajuru.

ring prajuru.

ပုဒ်မ ၂၇

Pawos 27

၁၇၂၂ ကျွေးမွေးရေးဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာန

(1) Buta yadnya marep ring kabuatan Désa Adat minakadi carun sasih miwah sané
ပိယာအရိ၊ အကျွေးမွေးရေးဦးစီးဌာန

lian, kasulurang manut pararem;

၁၇၂၃ ပိယာအရိ၊ အကျွေးမွေးရေးဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာန

(2) Indik pamargin palelastian utawi makiyis, kasulurang manut pararem;

၁၇၂၄ အကျွေးမွေးရေးဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာန

(3) Nangken warsa, rikalaning tilem sasih kasanga, patut kamargiang taur kasanga,
အကျွေးမွေးရေးဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာန

kalanturang antuk pangrupukan, pinaka cihna nyanggra pangrauh Nawa Saka
ပိယာ၊ အကျွေးမွေးရေးဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာန

Warsa (Tahun Baru Saka), ring pananggal apisan Sasih Kadasa, sané kawastanin
ဧပြီလ

Nyepi;

၁၇၂၅ ပိယာအရိ၊ အကျွေးမွေးရေးဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာန

(4) Rikalaning Nyepi, soang-soang krama désa patut ngamargiang Catur Brata
ပိယာအရိ၊ အကျွေးမွေးရေးဦးစီးဌာန

Panyepian, inggih punika :

၁၇၂၆ နေ့စဉ်အရိ : အကျွေးမွေးရေးဦးစီးဌာန

ha. Amati geni : tan kéngin mapi-api;

၁၇၂၇ နေ့စဉ်အရိ : အကျွေးမွေးရေးဦးစီးဌာန

na. Amati karya : tan kéngin nyambut karya;

၁၇၂၈ နေ့စဉ်အရိ : အကျွေးမွေးရေးဦးစီးဌာန

ca. Amati lelungan : tan kéngin malalungayan mrika-mriki;

၁၇၂၉ နေ့စဉ်အရိ : အကျွေးမွေးရေးဦးစီးဌာန

ra. Amati lelungan : tan kéngin maoneng-onengan, ngwijilang suara gora,
အကျွေးမွေးရေးဦးစီးဌာန

nabuh gagambelan, lan sakancannya.

၁၇၃၀ အကျွေးမွေးရေးဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာနကွန်ဗက်ရှင်းဦးစီးဌာန

(5) Catur Brata Panyepian punika kamargiang saking dauh 6 semeng, jantos dauh 6
ပိယာအရိ၊ အကျွေးမွေးရေးဦးစီးဌာန

semeng benjangné, matengeran suaran kulkul;

၉။ မိဘုရားကဲ့သို့ ကျန်းမာစေရန် ဆောင်ရွက်ပြီး ဗဟိုဌာန၏ ဝန်ထမ်းများအား ဝန်ထမ်းအဖြစ် အပ်နှံပါ။

(6) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin oleh Tatelik
ရန်သူများအား ဝန်ထမ်းအဖြစ် အပ်နှံရန် ဆောင်ရွက်ပါ။

Désa sané kawastanin Pacalang Désa, tur sang mamurug patut katibakin
ပထမဦးဆုံး အမှုဆောင်အဖွဲ့ဝင်များအဖြစ် အပ်နှံပါ။

pamidanda, sané kasulurang manut pararem;

၁၀။ ရန်သူများ၏ ဝန်ထမ်းအဖြစ် အပ်နှံရန် ဆောင်ရွက်ပါ။

(7) Bénjangné ring pananggal ping Kalih Sasih Kadasa, kawastanin Ngembak Geni,
ရန်သူများအား ဝန်ထမ်းအဖြစ် အပ်နှံရန် ဆောင်ရွက်ပါ။

soang-soang krama patut saling ngaksamayang sané kawastanin Darma Santi.

မံကဉ် ၅

SARGAH V

သုက္ကတေတေပတုပဘတုက္ကတေဝေဒေ

SUKRETA TATA PAWONGAN DÉSA ADAT

ပတုပ ၇

Palet 1

မိန္ဒိန္ဒပတုပဘတုက္ကတေဝေဒေ

Indik Pawongan Désa Adat

ခပီ ၇

Kaping 1

ဗြေ

Krama

ပတုပခါ ၂၅

Pawos 28

၇။ သမာဒေခိမံဒေခိန္ဒပတုပဘတုက္ကတေဝေဒေ

(1) Sahananing sang jenek mapaumahan/gria/puri/jero/ ring wawidangan Désa Adat တေတေပတုပခါမိန္ဒိန္ဒပတုပဘတုက္ကတေဝေဒေ

Batulumbang sinanggeh warga Désa Adat Batulumbang.

မိန္ဒိန္ဒပတုပဘတုက္ကတေဝေဒေ မိန္ဒိန္ဒပတုပဘတုက္ကတေဝေဒေ

Warga inucap ring ajeng, linggihnyané wénten 3 (tigang) soroh :

၇။ ဗြေပတုပဘတုက္ကတေဝေဒေ

ha. Krama Désa, jana sané ngamong karang paumahan ngraga, maagama မိန္ဒိန္ဒပတုပဘတုက္ကတေဝေဒေ

Hindu, sampun tedun ma Banjar Adat, mipil/kasurat lan sareng

တေတေပတုပခါမိန္ဒိန္ဒပတုပဘတုက္ကတေဝေဒေ

nyungkemin Kahyangan Tiga Désa Adat Batulumbang,

ဗြေပတုပဘတုက္ကတေဝေဒေ

Krama désa wénten 3 (tigang) soroh :

၇။ ဗြေပတုပဘတုက္ကတေဝေဒေ

1) Krama Ngarep inggih punika jana sané ngamong karang paumahan တေတေပတုပခါမိန္ဒိန္ဒပတုပဘတုက္ကတေဝေဒေ

ngraga, maagama hindu, sampun tedun ma Banjar Adat lan mipil

တေတေပတုပခါမိန္ဒိန္ဒပတုပဘတုက္ကတေဝေဒေ

taler sareng nyungkemin Kahyangan Désa Adat;

ក្រា គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

2) Krama Pangelé, kulawarga sané kasundul antuk krama pangarep;

ក្រា គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

3) Krama Balu, krama pangarep lan pangelé sané katinggal séda utawi
បដាមរាបាធិបាធិ

pasah marabian.

គា គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

na. Krama Tamiu, jana sané saking dura Désa Adat Batulumbang maagama
ហិណ្ឌូ ពុទ្ធិស្វាមីណិ គ្រូមហាត្រៃ បន្ទុកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

Hindu, nénten mipil/kasurat, wantah sareng nyungkemin ring pawongan
ហិណ្ឌូ ពុទ្ធិស្វាមីណិ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

lan palemahan kéwanten, sané kasulurang manut pararem;

ដា គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

ca. Tamiu, jana sané nénten maagama Hindu wantah sareng nyungkemin
ហិណ្ឌូ ពុទ្ធិស្វាមីណិ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

pawongan, palemahan Désa Adat Batulumbang, sané kasulurang manut
ហិណ្ឌូ ពុទ្ធិស្វាមីណិ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

pararem.

បទប្បញ្ញត្តិ ក្របី

Pawos 29

កា គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

(1) Kawit dados krama Désa Adat Batulumbang mawiwit pawiwahan.

កា គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

(2) Sasengker ngawit tedun makrama désa marep ring krama désa sané mawit saking
ហិណ្ឌូ ពុទ្ធិស្វាមីណិ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

pawiwahan, ngawit tedun makrama sasampuné Paruman Agung rapat tutup tahun
ហិណ្ឌូ ពុទ្ធិស្វាមីណិ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

ring Desa Adat Batulumbang ring Sasih ka Nem.

កា គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

(3) Mastikayang cacah jiwa, gebyugan krama rauhing ayah-ayahnyané kapikukuhang
ហិណ្ឌូ ពុទ្ធិស្វាមីណិ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ គ្រូមហាត្រៃ

antuk pamutus paruman krama Banjar Adat soang-soang kandugi kéngin

ဣ။ မွတ်စရိတ်စွဲရတကလေးပိတ်ပုဒ်

(3) Swadarmaning krama désa lur ipun :

ဟ။ မဒါးစွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

ha. Satinut ring sapadaging awig-awig, pararem, pasuara, miwah gaguat-
ကလေးပိတ်ပုဒ်စေပိတ်ပိတ်၊

gaguat ring désa adat;

ခ။ ဝေးကွာကလေးပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

na. Tan marén sareng mautsaha mangda désané prasida nyujur patitis sakadi
မာပုဒ်စွဲပိတ်ပုဒ် ၅၊ ပာပုဒ် ၆၊ ပိတ်ပုဒ်

sané munggah ring Pawos 5 lan Pawos 6 ring ajeng;

ခ။ မာပုဒ်စွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

ca. Sayaga sareng natakin panes tis kertiyasan Désa Adat Batulumbang;

ဂ။ မွတ်စရိတ်စွဲရတကလေးပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

ra. Sumanggem ring ritatkala wénten wawangunan utawi mapahayu ring Tri
ခ။ မာပုဒ်စွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

Kahyangan lan Kahyangan Désa Adat Batulumbang;

ခ။ မာပုဒ်စွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

ka. Masadok ring prajuru désa/prajuru Banjar Adat ritatkala wénten :

ဃ။ ခလပ်ပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

1. Nampi tamiu yéning pacang marerepan;

ဣ။ ခလပ်ပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

2. Nampi penumpang/dunungan/kos-kosan;

ဣ။ ပုဒ်စွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

3. Wénten utawi katibén panca bhaya;

ဒ။ ပုဒ်စွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

4. Wénten panumadian/madue anak alit embas;

ဣ။ ပုဒ်စွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

5. Wénten pawiwahan;

င။ ပုဒ်စွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

6. Wénten kalayu sekaran;

ဃ။ ပုဒ်စွဲပိတ်ပုဒ်စေပိတ်ပိတ်၊ ပာပုဒ်၊ ပာပုဒ်၊ ပိတ်ပုဒ်၊ ပိတ်ပုဒ်

7. Wénten paripolah jadma sané maparikrama matatujon corah.

3. ឯងអញ្ជើញទៅមើលម្ដេចទៅ៖

(4) Sang sinanggeh krama tamiu patut :

ហ. ឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ : ហ្នឹងឯងអញ្ជើញទៅមើលម្ដេចទៅ

ha. Satinut ring tatiwak Désa Adat nganinin indik : ngupadi kasukretan Désa
ឯងអញ្ជើញទៅមើលម្ដេចទៅ

Adat sekala niskala;

គ. ហ្នឹងឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ

na. Tan kéngin tungkas ring kertiyasan désa adat;

ឃ. ឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ

ca. Saha sareng nyungkemin ring pawongan lan palemahan.

4. ឯងអញ្ជើញទៅមើលម្ដេចទៅ៖

(5) Sang sinanggeh tamiu patut :

ហ. ឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ : ហ្នឹងឯងអញ្ជើញទៅមើលម្ដេចទៅ

ha. Satinut ring tatiwak désa adat ngeninin indik pawongan lan palemahan;

គ. ហ្នឹងឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ

na. Tan kéngin nungkasin kertiyasan Désa Adat.

បទបទដ្ឋាន

Pawos 31

គ្រូមេត្តាអានបទបទដ្ឋាន៖

Krama désa kadadosang :

៧. មនុស្សម្នាក់ទៀតទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ មនុស្សម្នាក់ មនុស្សម្នាក់

(1) Mapuankid utawi tan tedun ngayah rikala mapawangun, mayadnya, matepetin

ឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ ឯងអញ្ជើញទៅមើលម្ដេចទៅ

sakit, kaluasan, kéngin matempo apisan, sajawaning wénten babaosan prajuru;

៨. ឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ ឯងអញ្ជើញទៅមើលម្ដេចទៅ

(2) Nyada, mapiteges ngamademang ayahan, risampun mayusa 67 warsa;

៩. ឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ ឯងអញ្ជើញទៅមើលម្ដេចទៅ

(3) Dados ngampel, krama desa sane ngruruh pangupajiwa tur meneng ring dura desa,

ឯងអញ្ជើញទៅមើលម្ដេចទៅមើលម្ដេចទៅមើលម្ដេចទៅ

kasulurin antuk pararem.

ပုဒ်မ ၃၂

Pawos 32

၂၅၅ ပုဒ်မ ၃၂ နှစ်ပတ်သက်သော ပုဒ်မများ

(1) Wusan dados krama désa luiyé:

ဟူ၍ ဂုဏ်ထူးပုဒ်မ

ha. Séda/padem;

ခါ၍ ပိန္နဲပင်တို့ကို ဂုဏ်ထူးပုဒ်မပေးခြင်း

na. Pinunas ngraga santukan késah saking Désa Adat Batulumbang;

ခါ၍ ဂုဏ်ထူးပုဒ်မပေးခြင်း ဟူ၍ ဂုဏ်ထူးပုဒ်မပေးခြင်း

ca. Kanoroyang, duaning sampun tan prasida ngeséhin solah/prawerti stata ပိန္နဲပင်တို့ကို ဂုဏ်ထူးပုဒ်မပေးခြင်း

piwal lan mamurug ring awig-awig miwah pararem Désa Adat တာဝန်ပေးခြင်း

Batulumbang.

၂၅၅ မိမိပုဒ်မများ

(2) Sang wusan makrama désa:

ဟူ၍ ဂုဏ်ထူးပုဒ်မပေးခြင်း

ha. Tan polih pah-pahan sangkaning padruén désa/Banjar Adat, sajawaning ပုဒ်မပေးခြင်း

pah-pahan sané mawit saking usaha désa utawi banjar manut pararem ဂုဏ်ထူးပုဒ်မပေးခြင်း
soang-soang Banjar Adat lan tan polih pasayuban malih sajeroning ala နေရာ

ayu;

ခါ၍ ဂုဏ်ထူးပုဒ်မပေးခြင်း

na. Tata titi niténin wusan dados krama désa inucap ring ajeng, kasulurang ဂုဏ်ထူးပုဒ်မပေးခြင်း

manut pararem.

၂၅၅ မိမိပုဒ်မများ

(3) Sang sané wusan utawi kanorayang makrama désa utawi Banjar Adat, yéning ipun ဂုဏ်ထူးပုဒ်မပေးခြင်း

mamanah malih makrama désa/Banjar Adat patut:

ဟူ၍ ဂုဏ်ထူးပုဒ်မပေးခြင်း

ha. Masadok ring prajuru désa/Banjar Adat;

ka. Kasungkemin olih krama désa/Banjar Adat ring paruman;

na. Kasungkemin olih krama désa/Banjar Adat ring paruman;

ma. Kasungkemin olih krama désa/Banjar Adat ring paruman;

ca. Nawur dana pamogpog utawi batu-batu agengnyané manut pararem
Banjar Adat soang-soang.

ບຸກຄະລາມີ 1221

Pawos 33

1. ຫຼຽມເອົາຍົນຸ້ມຄຸນຄ່າຂອງບຸກຄະລາມີກຳມະກຳ ແລະ ທຳນຽມເອົາຂອງເຈົ້າ

(1) Krama Tamiu lan Tamiu patut madana punia ring désa/Banjar Adat manut
banjar adat;

pararem;

2. ຫຼຽມເອົາຍົນຸ້ມຄຸນຄ່າຂອງບຸກຄະລາມີກຳມະກຳ ແລະ ທຳນຽມເອົາຂອງເຈົ້າ

(2) Krama Tamiu lan Tamiu patut polih pasayuban marupa pamitulung ritatkla
banjar adat;

katiben pacabaya.

ບຸກຄະລາມີ 1222

Pawos 34

ບຸກຄະລາມີກຳມະກຳ ແລະ ທຳນຽມເອົາຂອງເຈົ້າ

Paturunan miwah laluputan:

1. ບຸກຄະລາມີກຳມະກຳ ແລະ ທຳນຽມເອົາຂອງເຈົ້າ ແລະ ທຳນຽມເອົາຂອງເຈົ້າ

ha. Paturunan miwah papeson sajeroning ngulati kasukretan désa/Banjar Adat,
banjar adat;

kapitegenang ring krama désa utawi Banjar Adat;

ka. Prajuru désa/prajuru Banjar Adat wenang mawéh laluputan ayahan miwah

banjar adat;

peson-peson;

ma. Sor singgih laluputan miwah bacakan sang polih laluputan, manut pararem.

ca. Sor singgih laluputan miwah bacakan sang polih laluputan, manut pararem.

ခပိ ၅၁

Kaping 3

ပကတၢ်နွံမၤဆူဆူ

Panyanggran Karya Suka Duka

ပကတၢ်မိ ၅၅

Pawos 35

၁။ မိခပိၤနွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ

(1) Sinalih tunggil krama banjar, ritatkala ngwéntenang karya suka-duka, yéning
တၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ
ngaturin krama banjar pakaryan, krama banjar patut nyanggra pakaryané inucap
ဗၢၤနွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ
manut kabuatan sang madrebé karya;

၂။ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ

(2) Tata titi payanggra inucap ring ajeng kasulurang manut pararem;

၃။ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ

(3) Soang-soang krama banjar sané pacang nangun karya suka-duka sané mabuat,
ပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ
patut masadok ring prajuru banjar;

၄။ မိခပိၤနွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ

(4) Sang sané madrebé karya suka-duka, pradé ngaturin krama banjar pakaryan, patut
နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ နီၤပကတၢ်နွံမၤဆူဆူၤ
kasanggra manut pararem.

ပဉ္စမိ ဖွဲ့

Palet 2

ပါးစွဲအုပ်စုစီမံကိန်းဥပဒေအကျဉ်းချုပ်

Indik Tata Pemerintahan Désa Adat

ခပီ ၃၅

Kaping 1

ပျဉ်းပူရိယာဥပဒေ

Prajuru Désa Adat

ပုဒ်မ ၃၆

Pawos 36

၃၅၅ ပူရိယာဥပဒေအကျဉ်းချုပ်၊ ပျဉ်းပူရိယာဥပဒေအကျဉ်းချုပ်၊ ခပီ ၃၅၊ ပုဒ်မ ၃၆

(1) Désa Adat Batulumbang kaénter antuk prajuru désa adat, kamanggala antuk
ဥပဒေအကျဉ်းချုပ်၊
Bandésa Adat;

၃၅၆ သနားအပ်စေမှုဥပဒေအကျဉ်းချုပ်၊ ပျဉ်းပူရိယာဥပဒေအကျဉ်းချုပ်၊ ပုဒ်မ ၃၆

(2) Sane kanggehang Prajuru-prajuru Desa Adat inggih punika :

၃၅၇ ပျဉ်းပူရိယာဥပဒေအကျဉ်းချုပ်၊

ha. BanDesa Adat;

ခပီ ၃၆၊

na. Patajuh;

၃၅၈ ပျဉ်းပူရိယာဥပဒေအကျဉ်းချုပ်၊

ca. Panyarikan;

၃၅၉ ပျဉ်းပူရိယာဥပဒေအကျဉ်းချုပ်၊

ra. Patengen;

ခပီ ၃၆၊

ka. Kasinoman.

၃၆၀ ပျဉ်းပူရိယာဥပဒေအကျဉ်းချုပ်၊ ပျဉ်းပူရိယာဥပဒေအကျဉ်းချုပ်၊ ခပီ ၃၅၊ ပုဒ်မ ၃၆

(3) Banjar kénter antuk prajuru banjar, kamanggala antuk Kelihan Banjar utawi

ခပီ ၃၆၊

Kelihan Adat;

၃၆၁ ပျဉ်းပူရိယာဥပဒေအကျဉ်းချုပ်၊ ပုဒ်မ ၃၆

(4) Prajuru désa/banjar, patut :

- ហ) មហាជនអាយុពេញលក្ខណៈ
- ha. Mawit saking krama Desa Adat Batulumbang;
- គ) ភារកិច្ចប្រតិបត្តិការសម្រាប់ស្ថាប័នសិប្បកម្ម
- na. Kadegang prajuru madasar antuk paras paros jeroning paruman krama
 ពេញលក្ខណៈ ១) ប្រហែល ៥ ឆ្នាំ មនុស្ស ៦២ ឆ្នាំ ចាស់
 désa/Banjar Adat, nyabran 5 warsa, mayusa nenten langkung 62 tahun,
 មានប្រាក់ចំណូលស្របតាមការប្រកាសសម្រាប់ប្រទេស
 sajawaning wénten pariindikan tios lan sang sampun puputing panumaya
 ប្រាក់ចំណូលសមស្របទាំងស្រុង
- កេន្សិកាប្រើប្រាស់ប្រសើរជាង;
 ឃ) មនុស្សគ្រប់ប្រភេទដែលជាប់ប្រកាសប្រទេស
- ca. Maduluran atur piuning ring Pura Kahyangan Tiga/Palinggih Balé Banjar;
- ង) ប្រព័ន្ធសម្រាប់ស្ថាប័នសិប្បកម្មពេញលក្ខណៈ
- da. Ngentosin, ngwusanang utawi nganorayang prajuru désa adat, patut
 គ្មានការប្រកាសប្រកាសអាយុពេញលក្ខណៈ
 kamargiang sajeroning paruman krama désa adat lan kingkupin antuk
 ប្រព័ន្ធសម្រាប់ស្ថាប័នសិប្បកម្មពេញលក្ខណៈ
 pinih kedik kalih pah tiga saking gebogan krama désa sané patut
 ប្រើប្រាស់សម្រាប់ប្រទេស
 ngamiletin paruman.

បទប្បញ្ញត្តិ ៣៧

Pawos 37

- ៧) ប្រព័ន្ធសម្រាប់ស្ថាប័នសិប្បកម្មពេញលក្ខណៈ
- (1) Bandésa Adat, karombo oliv :
- ហ) បទប្បញ្ញត្តិសម្រាប់ប្រព័ន្ធសម្រាប់ស្ថាប័នសិប្បកម្មពេញលក្ខណៈ
- ha. Patajuh, pinaka wakil Bandésa Adat;
- គ) ប្រព័ន្ធសម្រាប់ប្រព័ន្ធសម្រាប់ស្ថាប័នសិប្បកម្មពេញលក្ខណៈ
- na. Panyarikan, pinaka juru surat;
- ឃ) បទប្បញ្ញត្តិសម្រាប់ប្រព័ន្ធសម្រាប់ស្ថាប័នសិប្បកម្មពេញលក្ខណៈ
- ca. Patengen, pinaka pangemong druén désa;
- ង) ប្រព័ន្ធសម្រាប់ប្រព័ន្ធសម្រាប់ស្ថាប័នសិប្បកម្មពេញលក្ខណៈ
- da. Kasinoman, pinaka juru arah.

២៥ រដ្ឋបាលស្រុកខ្ពស់ និង រដ្ឋបាលស្រុកទាប ស្រុកស្រីកោក ស្រុកស្រីសោយ ខេត្តស្រីរាជ

- (2) Sajeroning ngénterang kasukertan ka niskala, Bandésa Adat, patut misinggihang
បមាណុសម្បត្តិស្រុកស្រីកោក
- pamangku kahyangan désa.

បទប្បញ្ញត្តិ ៣៨

Pawos 38

៣៥ ភូមិសាស្ត្រស្រុកស្រីសោយ ខេត្តស្រីរាជ

- (1) Swadarmaning Prajuru Désa Adat, luiрэ:
 - ២៥ រដ្ឋបាលស្រុកស្រីសោយ
 - ha. Ngénterang paruman Désa Adat;
 - ៣៥ រដ្ឋបាលស្រុកស្រីសោយ ខេត្តស្រីរាជ
 - na. Ngénterang pamargi sadaging awig-awig miwah pamutus paruman
សម្រាប់ស្រុកស្រីសោយ
 - krama désa, sané sinanggeh pararem;
 - ៣៥ រដ្ឋបាលស្រុកស្រីសោយ ខេត្តស្រីរាជ
 - ca. Ngraksa miwah nudonang tata titiné migunayang saraja brana druén
ស្រុកស្រីសោយ
 - désa;
 - ៣៥ រដ្ឋបាលស្រុកស្រីសោយ ខេត្តស្រីរាជ
 - ra. Nuntun saha ngénterang krama désa rawuhing warga désa sami, ngupadi
រដ្ឋបាលស្រុកស្រីសោយ
 - kasukretan sekala lan niskala;
 - ៣៥ រដ្ឋបាលស្រុកស្រីសោយ ខេត្តស្រីរាជ
 - ka. Nuntun saha nyaksinin upacara sangskaraning kahuripan sané mabuat,
និងសម្រាប់ស្រុកស្រីសោយ
 - minakadi sané ngilitang sulur pakulawargan;
 - ៣៥ រដ្ឋបាលស្រុកស្រីសោយ ខេត្តស្រីរាជ
 - da. Nuntun saha ngénterang warga désa, nginggilang Sang Hyang Agama,
រដ្ឋបាលស្រុកស្រីសោយ ខេត្តស្រីរាជ
 - kasucian parhyangan, kasucian palemahan, kasucian pawongan, miwah
និងសម្រាប់ស្រុកស្រីសោយ
 - tata titiné migunayang sétra;

ບຸກຄົນ ໔໑

Pawos 41

໑ ປູຊາກຸມາດທຳລາຍເຮືອນທຳມະດາທຳມະດາທຳມະດາ ໑ ບໍ່ມາຍາມ

(1) Prajuru Banjar Adat, kadegang madasar paras paros nyabran 5 warsa, mayusa
ທຳມະດາທຳມະດາ ໑ ບໍ່ມາ ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ
nenten langkungan ring 62 warsa, ngawit saking padewasané kadegang prajuru
ທຳມະດາທຳມະດາ

désa adat;

໒ ປູຊາກຸມາດທຳລາຍເຮືອນທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

(2) Prajuru banjar adat sane swadarmannya sampun puputing sengker, kéngin kapilih
ທຳມະດາທຳມະດາ

malih apisan;

໓ ບຸກຄົນທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

(3) Parindikan ngadegang prajuru banjar adat sakaluiré, kapastikayang malarapan
ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ paruman krama désa adat tur kingkupin
antuk krama;

໔ ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

(4) Wusan dados prajuru désa adat, sangkaning :

໑ ທຳມະດາທຳມະດາ

ha. Séda/lina;

ຂາ ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

na. Pinunas ngraga malantaran jalaran sané pastika;

ມາ ທຳມະດາທຳມະດາທຳມະດາທຳມະດາ

ca. Swadarmannya sampun puputing sengker;

ກາ ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ra. Kawusanang olih krama desa duaning iwang pamargi, menawi nilar
ທຳມະດາ

sesana;

ຂາ ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ka. Kawusanang olih krama désa sangkaning nénten prasida ngamargiang
ທຳມະດາທຳມະດາ

swadarma langkungan ring 6 (nem) sasih.

၅။ ကိုဗုဒ္ဓသိရိ၊ ဗုဒ္ဓမဂ္ဂဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

(5) Ngentosin, ngwusanang utawi nganorayang prajuru Banjar Adat, patut
ဆယ်တိမ်သဒိရုဘာဝိဗဟုဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

kamargiang sajeroning paruman krama Banjar Adat tur kingkupin antuk pinih
ဆီဒါဆယ်တိမ်သဒိရုဘာဝိဗဟုဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

kedik kalih pah tiga saking gebogan krama banjar sané patut ngamiletin paruman.

ခပိဉ်

Kaping 3

မဟာဗုဒ္ဓ

Sabha Désa

ပုဗ္ဗသီ ၅၅

Pawos 42

၆။ မဟာဗုဒ္ဓ၊ ဗဟုဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

(1) Sabha Désa, inggih punika *lembaga* sané marupa *mitra kerja* Prajuru Désa Adat
မဟာဗုဒ္ဓသိရိ၊ ဗုဒ္ဓမဂ္ဂဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

sané ngamargiang swadarma ngicén darma tatimbang ring Prajuru Désa Adat
သဒိရုဘာဝိဗဟုဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

sajeroning niténin pamargi Désa Adat;

၇။ ဗဟုဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

(2) Tata titi ngadegang Sabha Désa :

၈။ မဟာဗုဒ္ဓသိရိ၊ ဗုဒ္ဓမဂ္ဂဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

ha. Sabha Désa akwéh nyané 3 (tigang) diri;

၉။ မဟာဗုဒ္ဓသိရိ၊ ဗုဒ္ဓမဂ္ဂဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

na. Sané dados kaadegang Sabha Désa, luiрэ

၁။ ဗဟုဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

1) Mawiwit saking krama Desa Adat Batulumbang, turmaning kautus olih
ဗဟုဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

Banjar Adat;

၂။ မဟာဗုဒ္ဓသိရိ၊ ဗုဒ္ဓမဂ္ဂဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

2) Sang sané sampun sinanggeh uning ring indik babantenan manut tatwa
ဗဟုဗျာဓိတရုဇာကမံပုဗ္ဗကုဏ္ဍဇေယျ၊ ဗဟုဗျာ

Agama Hindu;

- ဟ။ နွဲ့အရုဏ်ဇာတိသေဓာတ်အရုဏ်ဇာတိ တွာ နွဲ့အရုဏ်ဇာတိ
- ha. Kerta Désa akwéhnyané 3 (tigang) diri;
- ဆ။ သရုဏ်ဇာတိသေဓာတ်အရုဏ်ဇာတိ ဟူ၍
- na. Sané dados kaadegang Kerta Désa, luiré:
 - ဗ။ ဝါယုဇာတိအရုဏ်ဇာတိသေဓာတ်အရုဏ်ဇာတိ
 - 1) Mawiwit saking krama Desa Adat Batulumbang;
တွာ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ ဟူ၍
 - 2) Wikan ring daging Sastra Agama, Hukum Adat, lan Hukum Negara;
တွာ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ ဟူ၍
 - 3) Ritakala kajudi, mayusa nénten langkung ring 62 warsa;
ဇ။ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ
 - 4) Kajudi olih prajuru désa adat.
- တွာ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ
- (2) Papalihan Kerta Désa kasulurang manut pararem;
- တွာ သရုဏ်ဇာတိသေဓာတ်အရုဏ်ဇာတိ
- (3) Swadarma Kerta Désa, wenang mapaica saluiring darma tatimbang ring prajuru
ရုဏ်ဇာတိ ဟူ၍
- désa, luiré:
 - ဟ။ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ
 - ha. Indik prajuru désa sané singsal ngamargiang awig-awig;
 - ဆ။ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ
 - na. Indik kawéntenan byuta ring désa adat sané kasenggguh wicara;
 - ဆ။ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ
 - ca. Narima, nuréksain, muputang wicara adat sané metu ring désa adat, manut
ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ
 - awig-awig lan pararem désa adat;
 - ဟ။ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ
 - ra. Risajeroning nepasin/muputang wicara adat, Kerta Désa mangda
ဟူ၍
 - ngutamayang rasa paras-paros lan druénang sareng-sareng;
 - ဆ။ ဝါယုဇာတိသေဓာတ်အရုဏ်ဇာတိ
 - ka. Yéning wicarané tan prasida katepasin antuk rasa paras- paros, Kerta Désa
ဟူ၍
 - ngamanggehang pamutus manut awig-awig lan pararem désa adat.

ບາງຢາຍື່ນ

Palet 3

ບົດຄຳສັ່ງແກ້ໄຂບັນຫາບຸກຄົນບຸກຄົນ

Indik Lembaga Pengambil Keputusan

ສາມີ ໓

Kaping 1

ບາງຢາຍື່ນແອດາດ

Paruman Désa Adat

ບາງບາວ ໔໔

Pawos 44

໓໑. ບາງຢາຍື່ນແອດາດ ສາມາດຮັບຮູ້ສຶກສາມາດ ສາມາດມີສິດທິກວດກາ ບາງຢາຍື່ນ

(1) Paruman Désa Adat, kawéntenang sanistannya apisan jeroning awarsa, utawi
ບາງຢາຍື່ນແອດາດ ບາງຢາຍື່ນແອດາດ ສາມາດຮັບຮູ້ສຶກສາມາດ ສາມາດມີສິດທິກວດກາ ບາງຢາຍື່ນ
padgatakala réhning wénten indik sané dahat mabuat sané pacang kabaosang, sané
ສາມາດມີສິດທິກວດກາ ບາງຢາຍື່ນແອດາດ

karihinin antuk tatibak arah-arah;

໓໒. ບາງຢາຍື່ນແອດາດ ບາງຢາຍື່ນແອດາດ ສາມາດມີສິດທິກວດກາ

(2) Paruman Désa Adat wénten pah 2 (kalih), luiré :

໓໓. ບາງຢາຍື່ນແອດາດ ບາງຢາຍື່ນແອດາດ ສາມາດມີສິດທິກວດກາ

ha. Paruman Agung inggih punika paruman sane kamargiang olih Krama
ບາງຢາຍື່ນແອດາດ ບາງຢາຍື່ນແອດາດ ສາມາດມີສິດທິກວດກາ ບາງຢາຍື່ນແອດາດ

Desa Adat sanistannyane ngawarsa apisan, kamiletin olih Krama Lanang
ບາງຢາຍື່ນແອດາດ

Istri;

໓໔. ບາງຢາຍື່ນແອດາດ ບາງຢາຍື່ນແອດາດ ສາມາດມີສິດທິກວດກາ

na. Paruman Alit inggih punika paruman sane kamargiang olih Prajuru Desa
ແອດາດ

Adat.

໓໕. ສາມາດມີສິດທິກວດກາ ບາງຢາຍື່ນແອດາດ ສາມາດມີສິດທິກວດກາ

(3) Sahanan paruman wawu kengin kakawitin sasampuné katedunin antuk pinih kedik
ສາມາດມີສິດທິກວດກາ ບາງຢາຍື່ນແອດາດ ສາມາດມີສິດທິກວດກາ

atenga lintang adiri saking sang patut ngamiletin paruman, kariinin antuk tengeran

ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
suaran kulkul, mabusana adat madya, lan tan kalugra makta gagawan sakaluiré saha
ຕົວຂໍ້ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ

ngarcana Bhagawan Panyarikan, majalaran sarana Widhi Widana cané/canang;

໑ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ

- (4) Maka pangawit kamargiang panyahcah krama, wawu kalanturang antuk parum, ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
sasampun parumané puput, patut kakahcah malih, tur sané kasép, sangninggal ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
ບາງຄັ້ງ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
paruman tan pasadok miwah sané dosa, wenang katibakin danda, munjuk lungsur ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ

ipun kasulurang manut pararem;

໑ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ

- (5) Sajeroning paruman tan kalugra ngwetuang suara ghora, minakadi makardi biota, ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
ສ່ວນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
sang sané mamurug, wenang keni pamidanda béa pacamil, sakadi dandaning ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ

aguman-uman ring paséban, sané kasulurang manut pararem;

໑ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ

- (6) Pamuput babaos sané briuk sapanggul utawi ingkup, punika sané kaaptiang lan ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
kamanggehang pradé nénten prasida, suarané sané makéhan sinanggeh pamutus ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ

paruman;

໑ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ

- (7) Pradé daging parumané tan kasungkemin mangda prajuru ngilikang babaos saha ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
pamutus parumané mangda kararemin antuk krama désa. Bilih tan prasida ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ມາດຕະການ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ ບຸກຄົນ ທີ່ ສູນກຳນົດສຽງເພີ່ມຂຶ້ນ
kasungkemin jantos ping tiga, prajuru désa nunas baos ring MDA manut dudonan.

ပုဒ်မ ၅၅

Pawos 45

၂၅၆။ မြို့နယ်အုပ်စုများရှိ မြို့နယ်အုပ်စုများတွင် နေထိုင်သူများ၏ အကျိုးအမြတ်များကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

- (1) Sajeroning paruman désa, Bandésa patut nyobiahang pamarginé ngénterang désa ပါးစပ်အနီးရှိ မြို့နယ်အုပ်စုများ

pamekas nganinin indik:

၂၅၆။ ဤကဲ့သို့ နေထိုင်ရာများကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

ha. Munjuk lungsur gebyogan krama adat saha ayah-ayahnyané;

၂၅၆။ ပြည်သူ့အကျိုးအမြတ်များကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

na. Pangrencana prajuru, nganinin usaha désané kapungkur.

၂၅၆။ မြို့နယ်အုပ်စုများရှိ မြို့နယ်အုပ်စုများတွင် နေထိုင်သူများ၏ အကျိုးအမြတ်များကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

- (2) Pamutus paruman désa sané sinanggeh pararem, kamanggehang maka pamitegep ပါးစပ်အနီးရှိ မြို့နယ်အုပ်စုများ

pamargin awig-awig.

ခပုဒ်မ ၅၆

Kaping 2

ပရိယတ္တိတရားများကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

Pasangkepan Krama Désa Adat

ပုဒ်မ ၅၆

Pawos 46

၂၅၆။ မြို့နယ်အုပ်စုများရှိ မြို့နယ်အုပ်စုများတွင် နေထိုင်သူများ၏ အကျိုးအမြတ်များကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

- (1) Dudonan pasangkepan ring Désa Adat Batulumbang, luiré :

၂၅၆။ ပရိယတ္တိတရားများကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

ha. Pasangkepan Krama Désa Adat, kawéntenang sanistannya apisan jeroning နေထိုင်သူများ၏ အကျိုးအမြတ်များကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

awarsa, utawi padgatakala réhning wénten indik sané dahat mabuat sané ပါးစပ်အနီးရှိ မြို့နယ်အုပ်စုများတွင် နေထိုင်သူများ၏ အကျိုးအမြတ်များကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

pacang kabaosang, sané karihinin antuk tatibak arah-arah;

၂၅၆။ ပရိယတ္တိတရားများကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

na. Pasangkepan Prajuru Désa Adat, kawentenang nityakala utawi ပရိယတ္တိတရားများကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်

padgatakala manut kabuatan;

သၢၤ ဟံၤပံၤခွၢ်တၢ်တၢ်ဆၢၤ နၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

ca. Pasangkepan Sabha Désa, kawéntenang padgatakala manut kabuatan;

၃၂၂ ဟံၤပံၤခွၢ်တၢ်တၢ်ဆၢၤ နၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

ra. Pasangkepan Kerta Désa, kawéntenang padgatakala manut kabuatan;

၃၂၃ ဟံၤပံၤခွၢ်တၢ်တၢ်ဆၢၤ နၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

ka. Pasangkepan krama banjar, kawentenang manut pamastika miwah
ပၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

pararem soang-soang Banjar Adat;

၃၂၄ ဟံၤပံၤခွၢ်တၢ်တၢ်ဆၢၤ နၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

da. Pasangkepan sekaa-sekaa, kawentenang manut kabuatan.

၃၂၅ ဟံၤပံၤခွၢ်တၢ်တၢ်ဆၢၤ နၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

(2) Pamargin pasangkepan krama désa, patut nganutin dudonan :

၃၂၆ ဟံၤပံၤခွၢ်တၢ်တၢ်ဆၢၤ နၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

ha. Pasangkepan wahu kéngin kakawitin sasampuné katedunin antuk pinih
ခွၢ်တၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

kedik atenga lintang adiri saking sang patut ngamiletin pasangkepan,
တၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

kamanggala antuk tengeran suaran kulkul, mabusana adat madya, tan
တၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

kalugra makta gegawan sakaluiré, karihinin antuk ngarcana bhagawan
တၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

panyarikan, majalaran sarana widi widhana lan cané;

၃၂၇ ဟံၤပံၤခွၢ်တၢ်တၢ်ဆၢၤ နၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

na. Maka pangawit kamargiang panyahcah krama, wawu kalanturang antuk
တၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

parum, sasampun parumané puput, patut kacahcah malih, lan sané kasép,
တၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

sang ninggal paruman tan pasadok miwah sané dosa, wenang katibakin
တၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

danda, munjuk lungsur ipun kasulurang manut pararem;

၃၂၈ ဟံၤပံၤခွၢ်တၢ်တၢ်ဆၢၤ နၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

ca. Sajeroning sangkep, tan kalugra ngwetuang suara ghora, minakadi

တၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤတၢ်တၢ်ဆၢၤ

makardi biota, sang sané mamurug, wenang keni pamidanda béa

ပဃိယိ၊ မခါးမိတ်ကွေ့ကွေ့ဝေဟေ့ကွေ့ကွေ့ပုဂ္ဂိုလ်တို့၊ မဂုဏ်ကျေးဇူး
pacamil, sakadi dandaning aguman-uman ring paséban, sané kasulurang
အကျိုးအမြတ်ပေးပါ။

manut pararem;

၃၇။ ပဃိယိ၊ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊ ပုဂ္ဂိုလ်တို့၊

ra. Pamutus babaos sané briuk sapanggul utawi ingkup, punika sané
အကျိုးအမြတ်ပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေး
kaaptiang lan kamanggehang pradé nénten prasida, suarané sané makéhan
အကျိုးအမြတ်ပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေး

sinanggeh pamutus paruman;

၃၈။ ပုဂ္ဂိုလ်တို့၊ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊ ပုဂ္ဂိုလ်တို့၊

(3) Pradé daging pasangkepané nénten kasungkemin, prajuru désa adat mangda
အကျိုးအမြတ်ပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေး
ngilikang babaos, saha pamutusnya mangda kararemin olih krama désa adat
အကျိုးအမြတ်ပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေး

malarapan paruman.

ပုဂ္ဂိုလ် ၅၇

Pawos 47

၃၉။ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊

(1) Sajeroning sangkepan krama désa, Bandésa Adat patut nyobiyahang pamarginé
အကျိုးအမြတ်ပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေးပေး

ngenterang désa, pamekas ngeninin indik :

၃၉။ ပုဂ္ဂိုလ်တို့၊ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊

ha. Papeson munjuk lungsuring ayah-ayah;

၄၀။ ပုဂ္ဂိုလ်တို့၊ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊

na. Pamargin panelas arta brana druén désa;

၄၁။ ပုဂ္ဂိုလ်တို့၊ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊

ca. Pamargin usaha-usaha désa sané mabuat;

၄၂။ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊ မဂုဏ်ကျေးဇူးကွေ့ကွေ့ပုဂ္ဂိုလ်တို့၊

ra. Daging paruman miwah pasuaran-pasuaran sané mabuat;

ပုဒ်မ ၅၂

Palet 4

ပိရီနီယာတီယာ

Indik Lembaga Adat

အပိုင်း ၄

Kaping 1

ပိရီနီယာတီယာ

Paiketan Pamangku

ပုဒ်မ ၄၉

Pawos 49

၄၉။ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

(1) Paiketan Pamangku inggih punika pupulan krama sané sampun kasinanggeh ပိရီနီယာတီယာတို့ နေရာပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

pinaka Pamangku. Angga Paiketan Pamangku maswadarma kukuh ngamargiang ပိရီနီယာတီယာတို့ အိန္ဒိယပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

Darma kapamangkuan, nincapang kaweruhan lan kawagedan indik ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

kapamangkuan, lan mautsaha manados panuntun pamargin ajaran agama miwah မိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

sida manados tatuladan.

၅၀။ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

(2) Papalihan Paiketan Pamangku minakadi:

၁။ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

ha. Manggala Paiketan Pamangku;

၂။ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

na. Patajuh, pinaka wakil manggala Paiketan Pamangku;

၃။ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

ca. Panyarikan, pinaka Juru Surat;

၄။ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

ra. Patengen, pinaka pangemong druén Paiketan Pamangku.

၅၁။ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့ ပိရီနီယာတီယာတို့

(3) Prajuru Paiketan Pamangku, kapilih nyabran 5 warsa, ngawit saking padéwasané

အာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

kaadegang pinaka Prajuru Paiketan Pamangku;

၅။ ပြုစုပေးသောအာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

(4) Prajuru Paiketan Pamangku sané swadarmannya sampun puputing sengker, ဂုဏ်ထူးဆောင်ရွက်ရန်

kéngin kapilih malih;

၆။ ပြုစုပေးသောအာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

(5) Pariindikané ngadegang Prajuru Paiketan Pamangku sakaluiré, kapastikayang

ယဉ်ကျေးမှုအာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

malarapan paruman angga Paiketan Pamangku lan kasungkemin antuk atenga ဝန်ထမ်းချုပ်ချုပ်ချုပ်

langkung adiri saking pamilet;

၇။ ပြုစုပေးသောအာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

(6) Wusan dados Prajuru Paiketan Pamangku, sangkaning :

၈။ ဂုဏ်ထူးဆောင်ရွက်ရန်

ha. Seda/lina;

၉။ ပြုစုပေးသောအာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

na. Pinunas ngraga malantaran jalaran sané pastika;

၁၀။ မွတ်တော်အာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

ca. Swadarmannya sampun puputing sengker;

၁၁။ ပြုစုပေးသောအာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

ra. Kawusanang / kanorayang olih angga Paiketan Pamangku duaning iwang ဝန်ထမ်းချုပ်ချုပ်ချုပ်

pamargi, menawi nilar sesana.

၁၂။ ပြုစုပေးသောအာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

(7) Ngentosin, ngwusanang utawi nganorayang prajuru Paiketan Pamangku, patut အာဟာရဗိစယအာဟာရဗိစယအာဟာရဗိစယ

kamargiang sajeroning paruman Paiketan Pamangku lan kasungkemin antuk pinih ဝန်ထမ်းချုပ်ချုပ်ချုပ်

kedik atenga langkung adiri saking pamilet.

ပတ်ကိတ်ကွပ်ကဲဗျာဒါပတ်ကိတ်

Paiketan Wredha ngamargiang swakarya ring widang:

၁။ ဇေယျ၊ ဇေယျ၊ ပြုမိ၊ မိနိဏ္ဍိယဗျာဒါပတ်ကိတ်

ha. Adat, Agama, Tradisi, Seni dan Budaya miwah kearifan lokal;

၂။ ပိနိဏ္ဍိယဗျာဒါပတ်

na. Pendidikan lan Olahraga;

၃။ ကျန်းမာရေး

ca. Kesehatan.

ခပီ ၅

Kaping 4

ပမံ

Pacalang

ပုသိမ် ၅၅

Pawos 52

၁။ ပမံဗျာဒါပတ်ကိတ်ကွပ်ကဲဗျာဒါပတ်ကိတ်

(1) Pacalang inggih punika pupulan warga sané kaaturin swadarma widang

ကွပ်ကဲဗျာဒါပတ်ကိတ်ကွပ်ကဲဗျာဒါပတ်ကိတ်

kasutrepian lan kasukertan nganinin wawidangan désa rauh sadagingnyané

ဗျာဒါပတ်ကိတ်ကွပ်ကဲဗျာဒါပတ်ကိတ်

miwah pinaka patelik désa;

၂။ ပုသိမ်ဇေယျဗျာဒါပတ်ကိတ်ကွပ်ကဲဗျာဒါပတ်ကိတ်

(2) Désa Adat Batulumbang patut ngadegang patelik désa sané kasinanggeh Pacalang

ပုသိမ်

Désa;

၃။ ပမံဗျာဒါပတ်ကိတ်ကွပ်ကဲဗျာဒါပတ်ကိတ်

(3) Papalihan paiketan Pacalang minakadi:

၁။ ပုသိမ်

ha. Manggala Pacalang;

၂။ ပမံဗျာဒါပတ်ကိတ်

na. Patajuh, pinaka wakil manggala Pacalang;

၃။ ပမံဗျာဒါပတ်ကိတ်

ca. Panyarikan, pinaka Juru Surat;

ក្រា ដំបូងៗនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

ra. Satinut ring tatibak Bandésa Adat utawi Prajuru Désa Adat;

ខ្មែរ បដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

ka. Pacalang patut ngamanggehang sesana miwah agem-ageman Pacalang.

បទប្បញ្ញត្តិ ១១១

Pawos 55

ប្រើប្រាស់ប្រតិបត្តិការប្រកបដោយសុចរិតភាព និងសុភមង្គល

Petias utawi olah-olahan Pacalang, kasulurang manut pararem.

បទប្បញ្ញត្តិ ១១២

Pawos 56

បដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

Pacalang kagentosin, riantukan :

ហ្ន៎ ពុទ្ធសាសនា

ha. Séda/lina;

ខ្មែរ បដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

na. Pinunas ngraga, menawi kageringan lan sapanunggilannya;

ខ្មែរ បដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

ca. Kawusanang antuk Krama, riantukan nilar sesanan Pacalang.

បទប្បញ្ញត្តិ ១១៣

Pawos 57

ក្រា ប្រទេសកម្ពុជាបដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

(1) Prajuru Pacalang kapilih nyabran 5 warsa, ngawit saking padéwasané kaadegang
បដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

pinaka Pacalang;

ក្រា ប្រទេសកម្ពុជាបដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

(2) Prajuru Pacalang sané swadarmannya sampun puputing sengker, kéngin kapilih
បដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

malih;

ក្រា បដិសេធនៃការងារក្នុងសហគ្រាសនៃប្រទេសកម្ពុជា

(3) Pariindikané ngadegang Prajuru Pacalang sakaluiré, kapastikayang malarapan

ឆបិ ១

Kaping 5
ព្យាបាលកុមារក្រីក្រ
Yowana Désa Adat
បញ្ជី ១៧

Pawos 58

ច្បាប់ ព្យាបាលកុមារក្រីក្រក្នុងតំបន់ភូមិភាគកណ្តាលខ្មែរ

(1) Yowana Désa Adat ring Desa Adat Batulumbang mawasta Yowana Dwi Dharma
ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច
ingguh punika anak-anaking krama sané kasinanggeh daha truna, sané sampun
ឈប់ ច្បាប់ ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច
mayusa 13 (telulas) tiban utawi sampun ngranjing ring SMP kelas 1 ngantos
ឈប់ ច្បាប់ ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច
mayusa 35 warsa tur durung marabian;

ច្បាប់ ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច

(2) Pupulan anak-anaking krama sané kasinanggeh daha truna, sané sampun mayusa
ច្បាប់ ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច
13 (telulas) tiban utawi sampun ngranjing ring SMP kelas 1 ngantos mayusa 35
ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច
warsa lan durung marabian masikian ring paiketan sané kasinanggeh Paiketan
ព្យាបាល
Yowana.

បញ្ជី ១៨

Pawos 59

ច្បាប់ ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច

(1) Papalihan Prajuru Paiketan Yowana minakadi:

ហ៊ាន ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច

ha. Manggala Paiketan Yowana;

គា ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច

na. Patajuh, pinaka wakil manggala Paiketan Yowana;

នា ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ចសម្រាប់ប្រើប្រាស់សិទ្ធិសេដ្ឋកិច្ច

ca. Panyarikan, pinaka Juru Surat;

၇၂။ ဟိန္ဒူဘာသာ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

ra. Patengen, pinaka Pangemong druén Paiketan Yowana.

၇၃။ ပိတောက်တောင်တစ်ခုပြောရာဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

(2) Pidabdabé ngadegang Prajuru Paiketan Yowana Désa Adat minakadi:

၇၄။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

ha. Kelihan Paiketan Yowana, kasudi jeroning paruman warga Paiketan

၇၅။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

Yowana, lan kasungkemin antuk pamilet paruman;

၇၆။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

na. Pangliman, panyarikan lan patengen kasudi olih Kelihan Paiketan Yowana.

၇၇။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

(3) Sang sané tan wenang kaadegang dados Prajuru Paiketan Yowana, luire :

၇၈။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

ha. Cédangga, luire : pécéng, pérot, cungh lan sapanunggalannya;

၇၉။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

na. Sapa sira ugi sané nénten kapatutang manut pararem;

၈၀။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

ca. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng tinamban.

၈၁။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

(4) Prajuru madrebé amongan ngénterang yowana, suwénipun 5 warsa, sajawaning

၈၂။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

wénten parindikan séwos, lan sang sampun puputing panumaya kangkat kapilih

၈၃။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

malih.

ပုဒ်မ ၆၀

Pawos 60

ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

Swadarmaning Prajuru Paiketan Yowana:

၈၄။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

ha. Nuntun warga Paiketan Yowana, nyejerang pamikukuh miwah patitis Paiketan

၈၅။ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ၊ ဝိသုဒ္ဓါပရိယာယ။

Yowana;

၈၅။ ဂုဏ်ရှိစွာပုဂ္ဂိုလ်များအားလုံးကတစ်ဆင့် ဝန်ထမ်းများအားလုံး၏ ဝန်ထမ်းချုပ်ချုပ်ချုပ်ချုပ်

na. Ngénterang paruman warga Yowana Désa Adat, miwah mastikayang pamutus-
ပုဂ္ဂိုလ်များအားလုံးကတစ်ဆင့် ဝန်ထမ်းချုပ်ချုပ်ချုပ်ချုပ်

pamutus sané kabaos pararem;

၈၆။ ဝန်ထမ်းချုပ်

ca. Nimbangin kaiwangan warga Paiketan Yowana, saha nibakang pamutus marupa
ပုဂ္ဂိုလ်များအားလုံးကတစ်ဆင့် ဝန်ထမ်းချုပ်ချုပ်ချုပ်ချုပ်

pamatut;

၈၇။ ဝန်ထမ်းချုပ်

ra. Maka dutaning Yowana Désa Adat, mawosang saluiring indik ring sapa sira ugi
ဝန်ထမ်းချုပ်

mapisarat sareng Yowana Désa Adat;

၈၈။ ဝန်ထမ်းချုပ်

ka. Angga Yowana Désa Adat patut ngremba parikrama ring Adat manut
ဝန်ထမ်းချုပ်

sesanannyané lan pituduh Bandésa utawi Prajuru Désa Adat.

ပုဂ္ဂိုလ်များ ၂၆၇၂

Pawos 61

ဝန်ထမ်းချုပ်

Petias utawi olih-olihan Prajuru Paiketan Yowana, kasulurang manut pararem.

ပုဂ္ဂိုလ်များ ၂၆၇၂

Pawos 62

၂၆၇၂။ ဝန်ထမ်းချုပ်

(1) Prajuru Paiketan Yowana kagentosin, riantukan :

၈၉။ ဝန်ထမ်းချုပ်

ha. Séda/lina;

၉၀။ ဝန်ထမ်းချုပ်

na. Pinunas ngraga, menawi kageringan lan sapanunggilannya;

၉၁။ ဝန်ထမ်းချုပ်

ca. Magingsir genah saking Désa Adat Batulumbang ka dura désa.

177. Kawusanang antuk paruman Krama Yowana Désa Adat, riantukan nilar sesanan

(2) Kawusanang antuk paruman Krama Yowana Désa Adat, riantukan nilar sesanan
pugring binihaharawabasa

Prajuru Paiketan Yowana;

178. Tegak binihaharawabasa antuk pugring, antuk binihaharawabasa antuk pugring

(3) Ngadegang wiadin ngwusanang prajuru, mangda kawikanin antuk pangayom
binihaharawabasa, minakadi Bandésa Adat.

Paiketan Yowana, minakadi Bandésa Adat.

bab 6

Kaping 6

binihaharawabasa antuk pugring

Paiketan Krama Istri Désa Adat

bab 63

Pawos 63

179. binihaharawabasa antuk pugring antuk pugring antuk pugring antuk pugring antuk pugring

(1) Paiketan Krama Istri inggih punika pupulan krama istri ring Désa Adat sané
antuk pugring antuk pugring antuk pugring antuk pugring antuk pugring

madué swadarma pinaka pangremba swadarmaning krama lanang kalih
antuk pugring antuk pugring antuk pugring antuk pugring antuk pugring

ngamargiang parikrama désa manut pabuat;

180. pugring antuk pugring antuk pugring antuk pugring antuk pugring antuk pugring

(2) Pupulan Krama Istri sajeroning masikian ring paiketan kasinanggeh Paiketan
antuk pugring antuk pugring antuk pugring antuk pugring antuk pugring

Krama Istri.

bab 64

Pawos 64

181. bab antuk pugring antuk pugring antuk pugring antuk pugring antuk pugring

(1) Papalihan Prajuru Paiketan Krama Istri Désa Adat minakadi:

1. antuk pugring antuk pugring antuk pugring antuk pugring antuk pugring

ha. Manggala Paiketan Krama Istri;

၈၂။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်း

na. Patajuh, pinaka wakil manggala Paiketan Krama Istri;

၈၃။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်း

ca. Panyarikan, pinaka Juru Surat;

၈၄။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်း

ra. Patengen, pinaka Pangemong druén Paiketan Krama Istri.

၉၂။ ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(2) Pidabdabé ngadegang Prajuru Paiketan Krama Istri Désa Adat minakadi:

၈၅။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

ha. Manggala Paiketan Krama Istri, kasudi jeroning paruman krama istri, tur
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

kacumponin antuk pamilet paruman pinih kedik atenga langkung adiri
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

saking kapatutan pinaka pamilet paruman;

၈၆။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

na. Patajuh, panyarikan, patengen kasudi olih Manggala Paiketan Krama Istri.

၉၃။ ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(3) Sang sané tan wenang kaadegang dados Prajuru Paiketan Krama Istri, luiré :

၈၇။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

ha. Cédàngga, luire : pécéng, pérot, cungh lan sapanunggalannya;

၈၈။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

na. Sapa sira ugi sané nénten kapatutang manut pararem;

၈၉။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

ca. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng tinamban.

၉၄။ ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

(4) Prajuru madrebé amongan ngénterang Paiketan Krama Istri, suén ipun limang

၉၅။ ဟောပြော ပိတောက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

warsa, sajawaning wénten pariindikan séwos, lan sang sampun puputing
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

panumaya kangkat kapilih malih.

ပုဒ်မ ၆၅

Pawos 65

သွင်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ်

Swadarmaning Prajuru Paiketan Krama Istri:

၁။ အတၢ်အိတ်တၢ်ဒေသတၢ်အိတ် ဝၢ်ဒၣ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ်

ha. Nuntun Angga Paiketan Krama Istri, nyejerang pamikukuh miwah patitis Paiketan
အိတ်

Krama Istri;

၂။ ဝၢ်ဒၣ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ် ဝၢ်ဒၣ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ်

na. Ngénterang paruman warga Paiketan Krama Istri, miwah mastikayang pamutus-
ပုဒ်မတၢ်အိတ်တၢ်ဒေသတၢ်အိတ်

pamutus sané kabaos pararem;

၃။ ဝၢ်ဒၣ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ် မၤတၢ်အိတ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ်

ca. Nimbangin kaiwangan Angga Paiketan Krama Istri, saha nibakang pamutus
ပုဒ်မတၢ်အိတ်

marupa pamatut;

၄။ မၤတၢ်အိတ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ် မၤတၢ်အိတ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ်

ra. Maka dutaning Paiketan Krama Istri, mawosang saluiring indik ring sapa sira ugi
ပုဒ်မတၢ်အိတ်

mapisarat sareng Paiketan Krama Istri;

၅။ မၤတၢ်အိတ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ် မၤတၢ်အိတ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ်

ka. Angga Paiketan Krama Istri patut ngremba parikrama ring Adat manut
မၤတၢ်အိတ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ်

sasanannyané lan pituduh Bandésa utawi Prajuru Désa Adat.

ပုဒ်မ ၆၆

Pawos 66

ပုဒ်မတၢ်အိတ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ် မၤတၢ်အိတ်တၢ်ပုဂ္ဂိုလ်တၢ်ဒေသတၢ်အိတ်

Petias utawi olih-olihan Prajuru Paiketan Krama Istri, kasulurang manut pararem.

ပုဂံသီ ၈၅

Pawos 67

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

(1) Prajuru Paiketan Krama Istri kagentosin, riantukan :

၈၅ ပုဂံသီ ၈၅

ha. Seda/lina;

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

na. Pinunas ngraga malantaran jalaran sané pastika;

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

ca. Swadarmannya sampun puputing senger;

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

ra. Kawusanang/kanorayang olih angga paiketan duaning iwang pamargi,
၈၅ ပုဂံသီ ၈၅

menawi nilar sesana.

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

(2) Ngadegang wiadin ngwusanang prajuru, mangda kawikanin antuk pangayom

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

Paiketan Krama Istri, minakadi Bandésa Adat.

၈၅ ၈၅

Kaping 7

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

Sekaa miwah Lembaga Adat Tiosan

ပုဂံသီ ၈၅

Pawos 68

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

Sekaa miwah Lembaga Adat Tiosan ring sawawengkon Désa Adat Batulumbang,

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

katinasang malarapan Surat keputusan Désa Adat Batulumbang, luire :

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

ha. Sekaa Gong Dharma Kanti Banjar Adat Batulumbang;

၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅ ပုဂံသီ ၈၅

na. Sekaa Angklung Angen Suara Banjar Adat Payan;

ပၢယၢၢ်အၢၤအံၤတၢ်ပၢၤအံၤ

pamastikan sang ngawawenang.

ပၢၤ ပၢၤပၢၤအၢၤအံၤတၢ်ပၢၤအံၤ

(8) Pawiwahan sané nénten kadadosang :

ဟၢၤ ဟီၤအံၤတၢ်ပၢၤအံၤ

ha. Ring sameton sodet miwah kuwalon;

အၢၤ ဟီၤတၢ်ပၢၤအံၤ

na. Ring mémé bapa rupaka miwah kuwalon;

အၢၤ ဟီၤတၢ်ပၢၤအံၤ

ca. Ring rerama dinyama lanang istri, miwah sané lianan, manut lelintih piketan

ပၢၤအံၤတၢ်ပၢၤအံၤ

pakulawargan kenceng ngunggahang lan nedunang;

ဟၢၤ အံၤတၢ်ပၢၤအံၤ

ra. Masanding sareng brana.

ပၢၤအံၤ ၇၀

Pawos 70

ဟၢၤ အံၤတၢ်ပၢၤအံၤ

(1) Tata caraning pawiwahan ring Désa Adat Batulumbang nganutin dudonan :

ဟၢၤ အံၤတၢ်ပၢၤအံၤ

ha. Kulawargan sang pacang kapawarangang, pinih riin patut masadok ring

ပၢၤအံၤတၢ်ပၢၤအံၤ

prajuru banjar/kelihan adat;

အၢၤ ပၢၤအံၤတၢ်ပၢၤအံၤ

na. Prajuru patut maritatas, napiké pawiwahané sané pacang kamargiang

ပၢၤအံၤတၢ်ပၢၤအံၤ

sampun nganutin pidabdab pawiwahan utawi durung; yéning durung

ပၢၤအံၤတၢ်ပၢၤအံၤ

anut, prajuru patut nibakang tuntunan, kandugi pamargin pawiwahané

ပၢၤအံၤတၢ်ပၢၤအံၤ

prasida becik lan lantur.

၉၅။ ပယ်တိအဝပင်ိအက္ခရာတုဏှာခံသဒ္ဓါတိတုသံဝဲး

(2) Pamargin papadikan kadudonang sakadi ring sor :

၁။ ပုသိမ္မိအဝပင်ိအက္ခရာ၊ အယ်တိမံဒေတုဏှာသီဝိတေတုသံဝဲးတုသံဝဲးယလကပရိ

ha. Pasuakan papadikan, kamargiang jantos ping tiga, soang-soang malarapan
ဟက္ခရာ၊

antuk :

၁။ အပ္ပမာဏ၊ ယလကပက္ခရာ၊

1) Kapratama, malarapan antuk canang;

၂။ အပီအလိဒု၊ ဣက္ခရာ၊

2) Kaping kalih, nglanturang babaosan;

၃။ အပီဝိတေ၊ ယလကပက္ခရာ၊ ပိရအသိဟ္မပုသိမ္မိအဝပင်ိအက္ခရာ

3) Kaping tiga, malarapan tipat bantal, pinaka cihna pasuakan papadikané
သယုက္ခရာ၊

sampun puput;

၄။ သဒေပရိတုဏှာအဝပင်ိအက္ခရာ၊ ဟက္ခရာ၊

4) Sajawaning dudonan sakadi ring ajeng, taler nganutin désa kala patra.

၁။ သသယုက္ခရာ၊ အဝပင်ိအက္ခရာ၊ ဟက္ခရာ၊

na. Sasampun pasuakan papadikane puput, wadoné raris kairing budal

အပ္ပမာဏ၊ ဣက္ခရာ၊

kapumahan lanangé, nuli katiwakin pabiakala lan upacara pawiwahan;

၁။ ယလကပက္ခရာ၊ အဝပင်ိအက္ခရာ၊ ဣက္ခရာ၊

ca. Mangda pangambilé tumus sekala niskala, ring suba déwasa sané sampun

အပ္ပမာဏ၊ အဝပင်ိအက္ခရာ၊

kacumponin, kulawarga purusa raris mamitang wadoné ring sanggah/

ဟက္ခရာ၊

pamrajan pradhanané, majalaran antuk pejati.

၉၆။ အဝပင်ိအက္ခရာ၊ ယလကပက္ခရာ၊

(3) Yan pawiwahané malantaran antuk ngrorod/ngrangkat/ngunggahin/ngrenanin,
ဟက္ခရာ၊

patut kadudonang sakadi ring sor :

၁။ ပုသိမ္မိအဝပင်ိအက္ခရာ၊ အယ်တိမံဒေတုဏှာသီဝိတေတုသံဝဲးတုသံဝဲးယလကပရိ

ha. Reraman lanangé patut ngwéntenang pejati malantaran duta, sakirang-
အပီအလိဒု၊

kirangnya 2 (kalih) diri;

ဣ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

(2) Yan krama inucap kukuh ring pikarsannyané, désa minakadi Banjar Adat nénten
မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

sumanggem ring pamarginnyané patut kalanturang ring sang Guru Wisesa;

ဣ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

(3) Sadéréng pastika polih pamutus saking manggala adat utawi sang Guru Wisesa,
မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

krama inucap manggeh keni tategenan krama sekadi nguni.

မန္တရပိန္နဲ ၇၂

Pawos 72

ဣ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

(1) Wusan mapikurenan riantukan sinalih tunggil lampus/séda, utawi katinggalin
မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

pasah marabian kawastanin balu, minakadi balu lanang utawi istri;

ဣ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

(2) Balu kabinayang dados kalih :

ဟ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

ha. Balu istri wit sentana rajeg miwah balu istri boya sentana rajeg;

ခ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

na. Balu lanang kapurusa miwah balu lanang nyeburin.

ဣ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

(3) Swadarmaning balu inucap, patut :

ဟ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

ha. Ngwasayang waris, tan dados ngadol, ngadéang, makidihang, lan siosan
မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

ring punika, sajawaning polih kabébasan saking pianak utawi kulawarga
မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

pinih tampek saking rabiné, pradé okané kantun alit-alit;

ခ။ မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

na. Kéngin ngidih pratisentana pradé kasungkemin antuk kulawarga
မန္တရပိန္နဲတို့ကို မိမိ၏အားကိုးရာအဖြစ် အားကိုးရာအဖြစ် ပြောဆိုရမည်။

kapurusa;

ຂາ ການຂ້າງຄວາມຮູ້ສຶກຂອງນັກຮຽນ ຫຼື ບຸກຄົນອື່ນທີ່ມີອຳນາດສູງກວ່າ

ca. Kawenangan mawiwaha malih, pradé lalugrahan saking kulawarga
ສາມຮາກ

kapurusa.

ຂາ ພຽດ

Kaping 3

ສິດສາ

Sentana

ບຸກຄົນ ພຽດ

Pawos 73

ຕາ ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

(1) Prajuru désa minakadi prajuru Banjar Adat wenang sareng maosin miwah niténin
ພາບຮູ້ສຶກຂອງນັກຮຽນ ຫຼື ບຸກຄົນອື່ນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ
yan wénten sinalih tunggil krama sané ngadegang sentana;

ຕາ ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

(2) Indik sentana, Désa Adat Batulumbang ngamanggehang uger-uger jagat minakadi
ການຂ້າງຄວາມຮູ້ສຶກຂອງນັກຮຽນ ຫຼື ບຸກຄົນອື່ນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

kawicaksanaan sang maraga Guru Wisésa kaanutang ring dresta désa, sané
ການຂ້າງຄວາມຮູ້ສຶກຂອງນັກຮຽນ ຫຼື ບຸກຄົນອື່ນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

kapikukuh antuk pararem;

ຕາ ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

(3) Sang pacang ngrajegang sentana, patut masadok ring prajuru désa lan prajuru
ການຂ້າງຄວາມຮູ້ສຶກຂອງນັກຮຽນ ຫຼື ບຸກຄົນອື່ນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

Banjar Adat;

ຕາ ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

(4) Sentana wénten kalih soroh, inggih punika :

ຕາ ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

ha. Pratisentana, inggih punika sentana sané embas saking pawiwahan sané
ການຂ້າງຄວາມຮູ້ສຶກຂອງນັກຮຽນ ຫຼື ບຸກຄົນອື່ນທີ່ມີອຳນາດສູງກວ່າ ຫຼື ບຸກຄົນທີ່ມີອຳນາດສູງກວ່າ

kapatut;

၁၃။ မဲဏေတုတံသိန္တရကရိတံ၊ ဟေဗျေမာရုဏာနိပ္ပဗျာ၊ သဟာဗေဒ္ဓံ

ca. Sang ngamanggehang sentana rajeg, patut masadok ring prajuru; saha lantur
ဆာရုဏာတံသိန္တရကရိတံသေဗျေမာရုဏာနိပ္ပဗျာ

kasobiyahang ring wawengkon Désa Adat Batulumbang.

ဟုဘဝါ ၂၈၅

Pawos 74

၁၄။ ပိဏာတုတုဗျာဒိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

(1) Pidabdabé ngrajegang sentana paperasan, mangda nganutin dudonan sané patut,
ပိဏာတုတုဗျာဒိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

minakadi kacihnayang antuk upacara pamerasan lan upasaksi sekala niskala, tur
ဆာဒိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

kategepin malih antuk lekita sané pastika saking sang rumaos;

၁၅။ သိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊ မာရုဏာသံဓိတံသိန္တရစပဗျာဒိ၊

(2) Sinalih tunggil krama banjar/désa, sané pacang ngidih sentana patut masadok ring
သိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊ မာရုဏာသံဓိတံသိန္တရစပဗျာဒိ၊

Kelihan Banjar lan Bandésa Adat, sakirang-kirangnya asasih sadereng pamerasan;

၁၆။ တာရုဏာသေဗျာဒိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

(3) Bandésa Adat raris nyiarang ring sawidangan désa, kulawarga rumasa tan lila,
ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

mangda masadok ring Bandésa Adat, masengker kalih wuku sadurung
ပဗိကသနိ၊

pamerasan.

၁၇။ ဟာရုဏာသေဗျာဒိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

(4) Yan sulur pamargin pamerasané sampun antar nénten wénten sané mialangin,
ဟာရုဏာသေဗျာဒိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

prajuru raris mawéh tatibak babaos miwah pamutus, sané nepék ring catur
ဗျာဒိ၊ ဟာရုဏာသေဗျာဒိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

dresta, pararem miwah uger-uger jagat;

၁၈။ မာရုဏာသံဓိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

(5) Sulur pamerasan sané tan manut ring kecapé ring ajeng, wenang kandegang olih
ဟာရုဏာသေဗျာဒိတံသိန္တရစပဗိကသနိ၊ ယဏှတုဗျာဒိတုဏာနာရုစပဗျာဒိ၊

prajuru, kadulurin tatibak tuntunan mangda sang pacang meras mawali ngilikang

ဘာသာစကားအရ မိမိတို့က နေထိုင်ရာဒေသများ၌ နေထိုင်သူများ၏

babaos lan muntasang wicarannyane sajeroning pakulawargan;

ပုဒ်မ ၇၅

Pawos 75

၇၅။ ပုဒ်မအရ နေထိုင်ရာဒေသများ၌ နေထိုင်သူများ၏

(1) Pamerasan sané sinanggeh patut lan sah, kacihnayang antuk :

ဟ။ မိမိပိုင်ဆိုင်ရာပုဒ်မအရ

ha. Widi widana pamerasan;

ခ။ အမည်ရှိသူများ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

na. Kasaksi olih prajuru désa adat miwah désa dinas;

ဆ။ အမည်ရှိသူများ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

ca. Kasiarang ring wawengkon Désa Adat Batulumbang, saha kategepin
အမည်ရှိသူများ၏

antuk lekita sane pastika.

၇၆။ မိမိတို့က နေထိုင်ရာဒေသများ၌ နေထိုင်သူများ၏

(2) Sang kéngin kaperas kanggén sentana, luiрэ :

ဟ။ မိမိတို့က နေထိုင်ရာဒေသများ၌

ha. Sang magama Hindu;

ခ။ ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

na. Wénten paprenahan nedunang saking sang meras;

ဆ။ အမည်ရှိသူများ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

ca. Kutamiang saking lalintih kulawarga purusa, minakadi kulawarga tunggal
မိမိတို့က နေထိုင်ရာဒေသများ၌ နေထိုင်သူများ၏ ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏
sangguh, tunggal dadia, tunggal panti, tunggal paibon; yéning tan wénten,
ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏ ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

kéngin saking kulawarga pradana; pradené taler tan wénten, wau kéngin
ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏ ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

meras sapa sira ugi manut pakarsan sang meras, sakéwanten pinih riin taler
ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏ ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

patut kutsahayang mangda sang kaperas magama Hindu;

၇၇။ ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

ra. Kéngin ngrajegang sentana paperasan lintangan ring adiri, lanang wiadin

ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏ ပုဒ်မအရ ပြုစုရာဒေသများ၌ နေထိုင်သူများ၏

istri, yaning sampun nganutin sulur paperasan sané patut.

ခပိ ၅

Kaping 4

ပိပကိမခါ

Pewarisan

ပဂုဘခါ ၆၇

Pawos 76

၆၇။ ပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌

- (1) Warisan inggih punika artha brana saha ayah-ayahan ngupadi sukreta sekala
 ခိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌
 niskala saking leluhurnia marep ring katurunannia;

၆၈။ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌

- (2) Indik warisan Désa Adat Batulumbang ngamanggehang uger-uger jagat minakadi
 ခပိခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌
 kawicaksanaan sang maraga Guru Wisésa, kaanutang ring drestan désa sané
 ခပိခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌

kapikukuh antuk pararem;

၆၉။ ခပိခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌

- (3) Sang pacang ngindikang warisan, mangda masadok ring prajuru.

ပဂုဘခါ ၆၈

Pawos 77

၆၇။ ခပိခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌

- (1) Ahli waris, luihé :
 ဟ။ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌
 ha. Pratisentana purusa;
 ခ။ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌
 na. Pratisentana istri (sentana rajeg);
 သ။ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌
 ca. Sentana paperasan lanang utawi istri.

၆၈။ မွဲၤခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌

- (2) Swadarmaning ahli waris, patut :
 ဟ။ ဟခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌ ပိပကိမခါ၌
 ha. Yan pawaris séda, patut kaupakara pitra yadnyania;

၈၃။ မာရဝါစာနိဗ္ဗာနသမုဒ္ဓါယာယံမာရဝါစာနိဗ္ဗာနသမုဒ္ဓါယာယံမာရဝါစာနိဗ္ဗာနသမုဒ္ဓါယာယံ

na. Yan pawaris madrebé utang patut kataur manu panglokika.

၉၃။ ပြုစုရာထုအစွမ်းကုန်ဆောင်ရွက်၍ အစွမ်းကုန်ဆောင်ရွက်၍ အစွမ်းကုန်ဆောင်ရွက်၍

(3) Pradé wénten karang kaputungan utawi tan wénten sané ngawarisin, kelihan တာဝန်ခံယူဆောင်ရွက်ရမည့်အရာကိစ္စအား

Banjar Adat wenang nuréksa sulur pakulawargannia sané dumun lan lantur အမှုပုံစံအရ ဝန်ထုပ်ဝန်ပိုးများကို စိစစ်

kasiarang ring Banjar Adatnyané mangda sang patut ngwarisin digelis nyeledihi ဆောင်ရွက်ရမည်။

karang inucap;

၉၄။ မိမိအား ဝန်ထုပ်ဝန်ပိုးများကို အစွမ်းကုန်ဆောင်ရွက်၍ အစွမ်းကုန်ဆောင်ရွက်၍ အစွမ်းကုန်ဆောင်ရွက်၍

(4) Pianak utawi ahli waris sané magentos agama wit saking Agama Hindu ka agama မိဘများက ဆွေမျိုးအရ ရွေးချယ်စွာ ဆောင်ရွက်ရမည့် အရာများကို စိစစ်

siosan tan polih pahan padum waris, sajaba wenten paiguman saking kulawarga.

ធាតុទី ៤

SARGAH VI

សូត្រតាតាបេណាហានធាតុទី ៤

SUKRETA TATA PALEMAHAN DÉSA ADAT

បញ្ជីទី ៧

Palet 1

បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤

Indik Tanah Miwah Lingkungan Alam Désa Adat

ធាតុទី ៧

Kaping 1

បញ្ជីធាតុទី ៤

Lingkungan Alam Désa Adat

បញ្ជីទី ៧

Pawos 78

៧៧ ធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤

(1) Sinalih tunggil krama patut ngerajegang telajakan ring ajeng pakubonnyané;

៧៧ ធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤

(2) Karesikan palemahan désa adat lan tata titi ngerajegang telajakan kasulurang ring

បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤

pararem soang-soang Banjar Adat.

បញ្ជីទី ៨

Palet 2

បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤

Indik Karang miwah Tegal

បញ្ជីទី ៧

Pawos 79

៧៧ ធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤

(1) Krama désa pangemong karang ngraga, patut ngwatesin karang inucap antuk

បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤បញ្ជីធាតុទី ៤

pagehan turus utawi témbok mangda pakantenané asri;

ᠪᠠᠯᠠᠳᠤ 3

Palet 3

ᠨᠢᠳᠢᠠᠩ ᠠᠩᠠᠨ, ᠠᠩᠠᠯᠠᠭᠠᠨ, ᠮᠢᠪᠠᠬᠤ ᠵᠠᠷᠠᠨ

Indik Wawangunan, Wawalungan, miwah Papayonan

ᠬᠠᠵᠢᠩ 1

Kaping 1

ᠪᠠᠯᠠᠳᠤ

Wawangunan

ᠪᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

Pawos 81

ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

(1) Nangken ngwangun soang-soang krama patut :

ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

ha. Masadok ring prajuru, pamekas marep ring wawangunan sané ngeninin ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

wates karang anak lianan;

ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

na. Nganggén asta bumi miwah gagulak asta kosala-kosali, sanistania manut ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

ring patitis kaniskala;

ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

ca. Tan nyayubin kapisaga.

ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

(2) Pradé wawangunané jantos nyayubin kapisaga, bilih-bilih témbok ring telenging

ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

wates, ri sampuné kawara tur kairing mapaiguman taler tan wénten usaha sang ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

nuwénang, kaangkat kasadokang ring prajuru banjar/désa adat. sasampuné

ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

kaparitas tur wénten lalugrahan prajuru, sang nruwénang wawangunan wenang ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

keni pamidanda manut pararem, tur témbok inucap patut kagubar olih sang ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ ᠠᠨᠠᠨᠢ

nruwénang;

173. ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

(3) Tan kadadosang ngembahang limbah cemer kapisaga;

174. ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

(4) Yéning tamiu jagi ngwangun genah sané kasuciang manut agama mangda

ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

ngwéntenang pasadok ring prajuru banjar/désa adat. Prajuru wenang netesin

ບູລິມະສິດປະກອບສ່ວນຂອງມາດຕະການ

rencana saprindik wawangunan inucap;

175. ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

(5) Sapasira ugi krama désa sané jagi ngwangun paumahan lan sakaluiré magenah

ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

ring sisin marginé patut nganutin uger-uger pemerintah utawi guru wisésa;

176. ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

(6) Krama tamiu, pangembang utawi déveloper paumahan, pradé jagi pacang

ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

ngrencanayang ngwangun paumahan sawawengkon Désa Adat Batulumbang,

ສາມາດສ້າງສາຊຸມຊົນໃໝ່ໄດ້. ສາມາດສ້າງສາຊຸມຊົນໃໝ່ໄດ້ ທາງຂອບເຂດ

sajawaning sampun kalugra (izin), saking guru wisésa (pemerintah) patut taler

ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

wénten lugraha saking Prajuru Désa Adat;

177. ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

(7) Prajuru Désa Adat Batulumbang sadurungé nglugrayang pawangunan manut

ຂໍ້ກຳນົດ 6 ຂອງກົດໝາຍພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

angka 6 (nem) inucap, patut polih pamutus saking paruman krama Désa Adat

ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

Batulumbang;

178. ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

(8) Krama tamiu, déploper pangembang paumahan sané ngwangun paumahan

ສາມາດສ້າງສາຊຸມຊົນໃໝ່ໄດ້ ທາງຂອບເຂດທາງພາກຕາເວັນຕົກສຽງເໜືອຂອງເມັດສາມາດ

sawawengkon Désa Adat Batulumbang patut mapunia, sané kasulurang manut

ບາງບຸກຄົນ

pararem.

171. Sang nruénang wit papayonan sané mayanin, pradé rubuh padidi lan

ha. Sang nruénang wit papayonan sané mayanin, pradé rubuh padidi lan

ngrubuhin wawangunan krama tiosan;

172. Sang notor, munggul utawi ngrebah taru lan ngrubihin wawangunan krama

na. Sang notor, munggul utawi ngrebah taru lan ngrubihin wawangunan krama

tiosan.

173. Krama désa patut ngamanggehang kawerdian tanem tuwuh sané ngawinang

(5) Krama désa patut ngamanggehang kawerdian tanem tuwuh sané ngawinang

désané asri tur lestari sané mateses kalestarian lingkungan hidup;

174. Sinalih tunggil krama sané pacang ngrebah papayonan tanem tuwuh sané

(6) Sinalih tunggil krama sané pacang ngrebah papayonan tanem tuwuh sané

kalestariang olih sang angawa rat, patut masadok lan nunas lugraha ring prajuru

désa adat miwah Guru Wisésa.

désa adat miwah Guru Wisésa.

désa adat miwah Guru Wisésa.

désa adat miwah Guru Wisésa.

Palet 4

Indik Wewidangan Désa Adat

Kaping 1

Ngerajegang Palemahan miwah Wewidangan Désa Adat

Pawos 84

Palet 4

Indik Wewidangan Désa Adat

Kaping 1

Ngerajegang Palemahan miwah Wewidangan Désa Adat

Pawos 84

175. Warga utawi krama désa tan wenang :

(1) Warga utawi krama désa tan wenang :

176. Ngerembahang toya sané mawit saking badan wawalungan, paciringan, kamar

ha. Ngerembahang toya sané mawit saking badan wawalungan, paciringan, kamar

ឆៃក្រា ៧

SARGAH VII

ប្រាជ្ញាបតិ ប្រាជ្ញាបតិ មិបុប្ផិប្រាជ្ញាបតិ

PADRUÉN, UTAHA, MIWAH PENGANGGARAN DÉSA ADAT

ប្រាជ្ញា ៧

Palet 1

ប្រាជ្ញាបតិប្រាជ្ញាបតិ

Indik Padruén Désa Adat

ប្រាជ្ញា ៧

Pawos 86

៧ ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

(1) Sané kamanggehang dados druén Désa Adat Batulumbang, luiré:

៧ ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

ha. Kahyangan Tiga minakadi: Pura Desa, Pura Puseh, Pura Dalem;

ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

na. Pura Mrajapati, Palinggih Catus Pata, Palinggih Ulun Desa, Palinggih ឆៃក្រា ៧

Teben Desa;

ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

ca. Sétra Désa Adat Batulumbang 600m2;

ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

sa. Laba Pacingkremen Désa (LPD).

ប្រាជ្ញាបតិប្រាជ្ញាបតិ

Padruwen Banjar Adat minakadi :

៧ ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

ha Pura Bale Banjar Adat Batulumbang;

ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

na. Pura Bale Banjar Adat Payan;

ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

ca. Balé Banjar Adat Batulumbang;

៧ ឆៃក្រា ៧ ប្រាជ្ញាបតិប្រាជ្ញាបតិ

ra. Bale Banjar Adat Payan.

မိကျွတ်

SARGAH VIII

ပရိသတ်တို့၊ ပုဂံ၊ မိကျွတ်တို့၏ အစည်းအဝေး

PAKILITAN, PRAKANTI, MIWAH MAJELIS DÉSA ADAT

ပုဒ်မ ၇၇

Palet 1

ပရိသတ်တို့၏ အစည်းအဝေး

Indik Pakilitan Parakanti Désa Adat

ပုဒ်မ ၈၇

Pawos 87

၇၇။ ပရိသတ်တို့၏ အစည်းအဝေးတို့၏ အစည်းအဝေးကို ပြုစုပေးရန်

(1) Pakilitan désa adat kéngin kamargiang marep ring pihak tiosan;

၇၇။ အစည်းအဝေးတို့၏ အစည်းအဝေးကို ပြုစုပေးရန်

(2) Tata Hubungan désa adat, luiaré :

ဟ။ အစည်းအဝေးတို့၏ အစည်းအဝေး

ha. Otoritatif;

ခ။ အစည်းအဝေးတို့၏ အစည်းအဝေး

na. Koordinatif;

ဆ။ အစည်းအဝေးတို့၏ အစည်းအဝေး

ca. Konsultatif.

ပုဒ်မ ၈၈

Palet 2

ပရိသတ်တို့၏ အစည်းအဝေး

Indik Majelis Désa Adat

ပုဒ်မ ၈၉

Pawos 89

၈၈။ ပရိသတ်တို့၏ အစည်းအဝေးတို့၏ အစည်းအဝေးကို ပြုစုပေးရန်

(1) Majelis Désa Adat inggih punika pakilitan utawi pasikian Désa Adat ring

ပုဂံ၊ ပရိသတ်တို့၏ အစည်းအဝေးတို့၏ အစည်းအဝေး

Propinsi, Kabupaten lan Kecamatan manut undagan sané madué amongan lan

ပရိသတ်တို့၏ အစည်းအဝေးတို့၏ အစည်းအဝေး

pamatut ring widang Adat Istiadat, sané mawit saking Agama Hindu miwah

ဤမူရမ္မာတရားဥပဒေကိုအကျဉ်းချုပ်ဖော်ပြရန်အတွက် ဤမူရမ္မာကို

Dresta Désa tur madué kawigunan mapaica tutur, tatimbang, panuntun,
ပရိယတ္တိတရားဥပဒေကို ဤမူရမ္မာကို အကျဉ်းချုပ်ဖော်ပြရန်အတွက်

panarka lan pamutus ring widang Adat, Tradisi, Budaya, Sosial Religius,
အကျဉ်းချုပ်ဖော်ပြရန်အတွက် ဤမူရမ္မာကို

Kearifan Lokal Hukum Adat lan Ekonomi Adat;

ဤမူရမ္မာတရားဥပဒေကို အကျဉ်းချုပ်ဖော်ပြရန်အတွက် ဤမူရမ္မာကို

(2) Désa Adat Batulumbang satya lan satinut ring Majelis Désa Adat manu

ဟူ၍ ဤမူရမ္မာကို

undagannyané.

ခဲးကုာ် ဟံး

SARGAH IX

ကယး၊ ကျွဲးလဲ၊ ပိးခာ၊ ဝိးပုးကုာ်

BAYA, KULKUL, WICARA, MIWAH DANDA

ပာ်းတဲး ၉၉

Palet 1

ပိးခိးကယး

Indik Baya

ပာ်းပာ်း ၉၉

Pawos 89

၉၉။ ကယး၊ ကျွဲးလဲ၊ ပိးခာ၊ ဝိးပုးကုာ် : ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်

(1) Bacakan baya luié : jiwabaya, artabaya, agnibaya, toyabaya, lindubaya, lan
ကယး၊ ကျွဲးလဲ၊ ပိးခာ၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်
sakancan punika sané ketah ipun kawastanin pancabaya;

၉၉။ မိးခိးကယး၊ မိးခိးကယး၊ မိးခိးကယး၊ မိးခိးကယး၊ မိးခိးကယး၊ မိးခိးကယး

(2) Sinalih tunggil krama sané manggihin prasihna pastika wéntené sahanan panca
ကယး၊ ကျွဲးလဲ၊ ပိးခာ၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်
baya, patut digelis nepak kulkul tengeran kapancabayan, tur digelis masadok
ပိးပုးကုာ်
ring prajuru;

၉၉။ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်

(3) Pradé desané kahanan jiwabaya, krama désané patut ngaturang upacara
ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်
pamahayun désa manut kecap sastra agama sané kapikukuh olih krama, tur sang
ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်၊ ပုးပုးကုာ်
ngwetuang jiwabaya, katur ring sang ngawawenang.

ပာ်းပာ်း ၉၀

Pawos 90

၉၉။ မိးခိးကယး၊ မိးခိးကယး၊ မိးခိးကယး၊ မိးခိးကယး၊ မိးခိးကယး၊ မိးခိးကယး

(1) Sinalih tunggil krama sané manggihin prasihna pastika wéntené artabaya
ကယး၊ ကျွဲးလဲ၊ ပိးခာ၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်၊ ဝိးပုးကုာ်
(kamalingan), patut digelis nepak kulkul tengeran pamitulung; sang kamalingan

បញ្ជី ២

Palet 2

បិណ្ឌកូល

Indik Kukul

បុព្វបទ ៧១

Pawos 91

៧១ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

(1) Dudonan kukul ring Désa Adat Batulumbang, luiéré:

៧១ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

ha. Kukul désa magenah ring Pura Balé Agung;

៧១ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

na. Kukul banjar magenah ring soang-soang balé banjar;

៧១ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

ca. Kukul sekaa-sekaa.

៧១ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

(2) Kukul Désa/Banjar Adat, kamanggehang pinaka piranti utawi sarana tengeran
មេត្តាប្រើប្រាស់ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

maka wangsit, ring wawengkon wawidangan Désa/Banjar Adat;

៧១ មេត្តាប្រើប្រាស់ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

(3) Tatepakan suaran kukul manut dresta, tur anggah-ungguh tatepakan ipun
ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

kunggahang jeroning pararem.

បុព្វបទ ៧២

Pawos 92

៧២ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

(1) Kukul désa utawi Banjar Adat tan wenang katepak, yéning tan sangkaning
បិណ្ឌកូល មេត្តាប្រើប្រាស់ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

pituduh prajuru, sajawaning tengeran Panca Baya;

៧២ មេត្តាប្រើប្រាស់ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

(2) Sang nepak kukul désa utawi banjar tan sangkaning pituduh prajuru, patut digelis
មេត្តាប្រើប្រាស់ ភូមិភាគកណ្តាលប្រទេសកម្ពុជា ភូមិភាគកណ្តាល

atur supéksa ring prajuru maka buatan panepaké, yan tan asapunika keni

ပဏိဏတုစရတမာမာပုဗ္ဗါ၊

pamidanda manut pararem;

၉၅။ သွဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

(3) Kulkul sekaa-sekaa miwah kulkul pondokan tan kalugra matehin sukat miwah

တမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

tatepakan kulkul désa utawi banjar. pradé mamurug kadanda manut pararem.

ပဏ္ဍိတ

Palet 3

ပဏ္ဍိတ

Indik Wicara

ပုဏ္ဏဝါဏ္ဍ

Pawos 93

၉၆။ သုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

(1) Sané wenang maosin wicara ring wawengkon Désa Adat Batulumbang, inggih

ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

punika Prajuru Désa/Prajuru Banjar maka miwah Kerta Désa;

၉၇။ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

(2) Pradé pamutus Kerta Désa tan kacumponin kéngin nunasang ring Majelis Désa

ဝေဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

Adat manut dudonan;

၉၈။ သုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

(3) Sahanan wicara sané mawit saking kacorahan sakaluiré sané sinanggeh nungkasin

သုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

daging awig-awig, pasuara, miwah pararem, patut digelis kabaosin oleh prajuru

ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

nénten nyantos pasadok malih;

၉၉။ သုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

(4) Sajawaning wicara sekadi ring ajeng, prajuru patut nyantos pisadok sang nunas

သုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

baos mangda pastika nyantenang iwang patut malarapan Tri Pramana, inggih

ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊ ပုဏ္ဏဝါဏ္ဍပဏိဏတုစရတမာမာပုဗ္ဗါ၊

punika saksi, ilikita, bukti, tur panepasé tan maren nepék ring awig-awig lan

၂၅၅

dresta.

ပဉ္စမိ ၅၂

Palet 4

ပါဠိအရ

Indik Danda

ပဉ္စမိ ၅၂

Pawos 94

၁။ ဂုဏ်ထူးတံတိုင်းတို့အားအားပေးပေးရန်အတွက် ဂုဏ်ထူးဆောင်ရွက်သူများအား

(1) Désa/banjar wenang nibakang pamidanda ring warga désa sané sisip, အားပေးပေးရန်အတွက် ဂုဏ်ထူးဆောင်ရွက်သူများအား

kalaksanayang antuk prajuru sajeroning paruman krama désa;

၂။ ဂုဏ်ထူးဆောင်ရွက်သူများအား အားပေးပေးရန်အတွက် ဂုဏ်ထူးဆောင်ရွက်သူများအား

(2) Tatibak pamidanda inucap ring ajeng, kalaksanayang olih prajuru;

၃။ ဂုဏ်ထူးဆောင်ရွက်သူများအား အားပေးပေးရန်အတွက်

(3) Bacakan pamidanda, luiрэ :

၁။ နေရာထိုင်ခင်းအား အားပေးပေးရန်အတွက်

ha. Ayahan panukun kasisipan;

ခ။ နေရာထိုင်ခင်းအား အားပေးပေးရန်အတွက် ဂုဏ်ထူးဆောင်ရွက်သူများအား

na. Arta danda saha panikelnya, miwah panikel paturunan;

ဆ။ ပဉ္စမိ ၅၂ ပဉ္စမိ ၅၂

ca. Panyangaskara (panyucian);

၃။ အားပေးပေးရန်အတွက်

ra. Karampag;

ခ။ အားပေးပေးရန်အတွက်

ka. Kanorayang.

၅။ ဂုဏ်ထူးဆောင်ရွက်သူများအား အားပေးပေးရန်အတွက် ဂုဏ်ထူးဆောင်ရွက်သူများအား

(4) Pamidanda sané katibakang patut masor singgih, manut kasisipan.

၆။ ဂုဏ်ထူးဆောင်ရွက်သူများအား အားပေးပေးရန်အတွက် ဂုဏ်ထူးဆောင်ရွက်သူများအား

(5) Jinah utawi artabrana pamidanda, ngranjing dados druén désa/Banjar Adat.

ပုဒ်မ ၅၅

Pawos 95

၁။ နေ့စဉ်အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

(1) Krama sané langkung ring tigang paruman nglantur tan naur paturunan miwah
အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

dadandan risampuné polih pembinaan ping tiga wenang karampag;

၂။ အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

(2) Tatibak pangrampagan, nganutin tata cara sakadi ring sor puniki :

၃။ အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

ha. Kamargiyang olih prajuru, kasarengin antuk krama pinih akéh tigang diri
အသုံးပြုရန်အတွက်

maka saksi;

၄။ အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

na. Sang ngrampag patut madarsana rikala ngambil brana utawi nyawénin tanem
အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

tuuh, sané ageng pangargannyané manut ring utang sang karampag;

၅။ အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

ca. Prajuru patut miteketang mangda brana sané karampag punika digelis
အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

katebus, masengker asasih, tur rahina kaping 7 (pitu) pacang kalélang/
အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

kaadol ring ajeng krama;

၆။ အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

ra. Ten kéngin ngrampag saluir brana sané patut inggilang manut sastra agama,
အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

miwah mademang pangupa jiwaan sang karampag.

ပုဒ်မ ၅၆

Pawos 96

၁။ အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

(1) Pradé sang pacang karampag mialangin pamargin pangrampagan inucap,
အသုံးပြုရန်အတွက် အသုံးပြုရန်အတွက်

mawastu sampun tan nganutin linging awig-awig, krama inucap wenang

រឿងរ៉ាវ

១១

បុព្វបទ រឿងរ៉ាវ

Pawos 98

បីបញ្ចក្ខន្ធវិសេស្តសុភ័យវាសនាបុរាណ

Pewangunan wewidangan kasulurang manut pararem.

မဏ္ဍိုင်

Palet 2

မိန့်ခွဲအမည်ပိဋကတ်ရတနာအမည်

Indik Ngutsahayang miwah Ngerajegang Désa Adat

ခပိ ၁၁

Kaping 1

ကျမ်းမည်

Ngutsahayang

မဂ္ဂပဒါ ၁၀၁

Pawos 101

ကျမ်းမည်မိန့်ခွဲရတနာအမည်ကျမ်းမည်အမည်မည်ကျမ်းမည်

Ngutsahayang ring Désa Adat Batulumbang kamargiang antuk nincapang kawigunan

ကျမ်းမည်မိန့်ခွဲရတနာအမည်ကျမ်းမည်အမည်မည်ကျမ်းမည်

kramané sané wénten ring Désa Adat Batulumbang manut tata titi miwah dresta adat,

ခပိ၊ နေပြည်တော်၊ မိန့်ခွဲရတနာအမည်ကျမ်းမည်မည်ကျမ်းမည်

agama, lan dresta désa miwah saling asah asih lan asuh.

မိန့်ခွဲ

Indik 2

မိန့်ခွဲ

Ngerajegang

မဂ္ဂပဒါ ၁၀၂

Pawos 102

မိန့်ခွဲရတနာအမည်ကျမ်းမည်ကျမ်းမည်ကျမ်းမည်



Ngerajegang Désa Adat setata kautsahayang nunggal ring rasa mapulung rai lan mabriuk


မဏ္ဍိုင်


sapanggul.


កេរ្តិ៍ឈ្មោះ និង ឈ្មោះតំណាង របស់ ប្រជាជន ខេត្ត បាត់ដំបង
Batulumbang kalingga tanganin olih sang ngawawenang manut kawenannya
តាម ប្រកាស របស់ រដ្ឋាភិបាល
soang-soang;

ឆ្នាំ ល្អ ប្រសើរ ឲ្យ ប្រជាជន ខេត្ត បាត់ដំបង
(2) Luir sang nginggatanganin :


Handesa Adat Batulumbang

ហ៊ុន ឈុន ធីតា
I MD SUKARATA, S.Pd., M.Pd.H

ប្រធាន ក្រុម
Panyarikan

ហ៊ុន ឈុន ធីតា
I MADE BAYU SASTRAWAN

ប្រធាន
Patajuh,

ហ៊ុន ឈុន ធីតា
I KETUT SULABA

ប្រធាន
Patengen,

ហ៊ុន ឈុន ធីតា
I WAYAN BUDIANA

គណៈកម្មាធិការ ខេត្ត បាត់ដំបង
Klihan Banjar Adat Batulumbang

ហ៊ុន ឈុន ធីតា
I KETUT SUDIANA

គណៈកម្មាធិការ ខេត្ត បាត់ដំបង
Klihan Banjar Adat Payan

ហ៊ុន ឈុន ធីតា
I KETUT BUDIARTA

ប្រធាន
Pangrampih

មតិយុត្តាធិការសាលាដំបូង ខេត្តតាកែវ
Majelis Desa Adat (MDA)

ក្រុងបាណន

Kabupaten Tabanan



ក្រុងបាណន

PiB Bandesa Madya

ឈ្មោះ: I WAYAN SUKADANA, SP., M.Si

មតិយុត្តាធិការសាលាដំបូង ខេត្តតាកែវ
Majelis Desa Adat (MDA)

ក្រុងសេឡាម៉ាដេក

Kecamatan Selemadeg



ក្រុងសេឡាម៉ាដេក

Bandesa Ahtan

ឈ្មោះ: KRETUT SUJANA, S.P.

សហម្ចាស់:

Saha Uning :

មតិយុត្តាធិការសាលាដំបូងខេត្តតាកែវ

MAJELIS DESA ADAT PROPINSI BALI

ពុទ្ធករណៈ :

Nomor : 064/AW6-K/MDAP/VIII/2025

ចេញថ្ងៃ :

Tanggal : 22 Agustus 2025

ក្រុងបាណន

Bandésa Agung

ឈ្មោះ: Ida Pangelingsir Agung Putra Sukahet



ក្រុងបារិកាន

Panyarikan Agung

ឈ្មោះ: Dr Dewa Nyoman Rai Asmara Putra, SH., MH

စာတမ်းအကျဉ်းချုပ်

Telah Dicatatkan

မူဝါဒအကျဉ်းချုပ်အကျဉ်းချုပ်

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

စာတမ်းအကျဉ်းချုပ်

Tanggal : 26 Agustus 2025

မှတ်တမ်းအမှတ်အသား

Registrasi Nomor : A/0076/0888/034/06/DPMA/2025

ဥပဒေကြမ်း
LEPIHAN II

ပျဉ်းမာန်ပဏ္ဍိတအဖွဲ့
PRAWARTAKA PANYURATAN AWIG-AWIG
ရဟန်းဝန်ထမ်းချုပ်
DESA ADAT BATULUMBANG

-
- | | | |
|-----------------------|---|---|
| ဟ။ ပိဏ္ဍိတ | း | ဟိယရဟန်းဝန်ထမ်းချုပ် |
| ha. Penanggung Jawab | : | I MADE SUKARATA, S.Pd., M.Pd.H
ရဟန်းဝန်ထမ်းချုပ်
(BENDESA ADAT) |
| ခ။ ပဏ္ဍိတ | း | ဟိယရဟန်းဝန်ထမ်းချုပ် |
| na. Pamucuk | : | I KETUT SUDIANA |
| ဆ။ ပဏ္ဍိတ | း | ဟိယရဟန်းဝန်ထမ်းချုပ် |
| ca. Panyarikan | : | I KETUT BUDIARTA |
| ဂ။ ပဏ္ဍိတ | း | ဟိယရဟန်းဝန်ထမ်းချုပ် |
| ra. Petengen | : | I MADE ARDANA |
| ဇ။ ပိဏ္ဍိတ | း | |
| ka. Widang Parhyangan | : | ဟိယရဟန်းဝန်ထမ်းချုပ်
1. JRO MANGKU PURA PUSEH
ဇ။ ပိဏ္ဍိတ
2. I NENGAH WIDANTA |
| ဃ။ ပိဏ္ဍိတ | း | |
| da. Widang Pawongan | : | ဟိယရဟန်းဝန်ထမ်းချုပ်
1. I KETUT SUDITA
ဇ။ ပိဏ္ဍိတ
2. I MADE SADNYANA |

្រ្រ្រ បិ្រ្របិ្រ្របិ្រ្រ

៖

ta. Widang Palemahan

:

្រ្រ្រ បិ្រ្របិ្រ្របិ្រ្រ បិ្រ្របិ្រ្របិ្រ្រ

1. Drs I NYOMAN TRISNA JUNIARTA

្រ្រ្រ បិ្រ្របិ្រ្របិ្រ្រ

2. I MADE DARMA YUDANA

្រ្រ្រ ្រ្រ្រ្រ្រ

៖

Sa. Anggota

:

្រ្រ្រ បិ្រ្របិ្រ្របិ្រ្រ

1. I WAYAN SUKADANA

្រ្រ្រ បិ្រ្របិ្រ្របិ្រ្រ

2. I NYOMAN JUNIARTA

្រ្រ្រ បិ្រ្របិ្រ្របិ្រ្រ

3. I MADE YASA

១្រ្រ បិ្រ្របិ្រ្របិ្រ្រ

4. I MADE SUDARMA YASA

១្រ្រ បិ្រ្របិ្រ្របិ្រ្រ

5. I KETUT SULABA

២្រ្រ បិ្រ្របិ្រ្របិ្រ្រ

6. I WAYAN BUDIANA

២្រ្រ បិ្រ្របិ្រ្របិ្រ្រ

7. I MADE BAYU SASTRAWAN

២្រ្រ បិ្រ្របិ្រ្របិ្រ្រ

8. I KETUT SUDIARTA

២្រ្រ បិ្រ្របិ្រ្របិ្រ្រ

9. I MADE WAHYU PRADNYANTARA

២្រ្រ្រ បិ្រ្របិ្រ្របិ្រ្រ

10. I WAYAN ANOM ASTAWA,S.Pd.

២្រ្រ្រ បិ្រ្របិ្រ្របិ្រ្រ

11. NI KETUT ADI MASTINI